

အိမ်ရာ

အိမ်ရာအိမ်ရာအိမ်ရာ



----- &ဖုန်းနံပါတ်

----- ၀, နံပါတ်အမှတ်

ရန်ကင်း နေရာ

တရုတ် - 508^512 (2c) ယခုအခါအခါအခါ

အိမ်ရာအိမ်ရာအိမ်ရာအိမ်ရာ

အိမ်ရာအိမ်ရာအိမ်ရာအိမ်ရာ

အိမ်ရာ - 3836647386833



t , f Dmsyf

u H i h E (Quality)

w r e e t H , f D m

r e b Z r h u f (z e f - 0931649003)

t k e s y f t , f D m

c i f r a & T

t r a q m f , f D m

v i f o u b h f

t , f D m z e

O P v i f x u f

1/4 z e

u p b e f ? x e x e v e z i e h k e ? a o v i f ? h e r i f o d x e x e ?

o e k u z i p e m a o a 0 j r i h

Cover o 1/4 z e r h

a r m e e M n f

Computer

r i f x e p a e z i v w p o i f o i f r m i t j z l r e D P

Film - Eagle

layout - Quality

y e b l - O a u s h Q z r e a r n h

t r e (284) ? 39 v r f ? a u s a u w m n h e , p e e u e n h u

p r h k e s y f - w i e r x e

a M r j n w r e e t H

c i f r a & T

j z l z l o i f /

z e f - 383664 ? 386833 ? 09 - 51 - 22530 /

x w e o l - a ' c i f r a & T

q j y n h k e p r a y ? (00532)

t k e a & - 500

w e z e l - 1200 u s f

p w n f t z e e h j z e t e a & ; 4 e f


t r e f - 508 ^ 512 (2c) y x r x y p o & z D e f h

(u e b n v r e s t q v e r f o m r f a x m f a u s a u w m n h e , p e e u e n h u

z e f - 383664 ? 386833 (1/4 e f w G o m q u b G y e f)

ပုဂံ

u a v ; 1/4 p e n a p r i f



JAS z e f p m k p i u @ w G D o w n l o a d

v k f 0 , f k w t e h y o n f

<http://Quality.myanmaronlinesales.com>

w G w e l f e l w e o a o n p m t k f s n u h m n e d

0 , f e h y o n f

v a y ; r e l v e l t m q u b G 0 , f e h y o n f

t x u f r e f r j n j z e t e a & ;

e * g p r a y x e Q p r a y

z e f - 02 - 39869 z e f - 02 - 39801

& S j y n e , j z e t e a & ;

r D e p r a y ? * * e ' p r a y

a w m e D v G v a y ; , l e l t s t w G f

STUDENTS' CHOICE

N h e , u e f r e a & ; 1/4 l u e e s f q e p t a e h y o v r f ?

' D e b m e , p a j r n o y p a w m e D h u

z e f - 081 - 201473

a r r u N e l w G v a y ; r e l v e l t s t w G f

a u s a u s p r a y (t r e f 11 ? o x w w r v r f ? a r r u N e l h u)

تعارف


u av ; ¼ p k n a p n i f
t r (58) 7 N D 2015 c E S f

○ t u p m o e f e f s n l	↔	u n w e f a t n i p k s f h	5
○ a r w a a n i j y e f	↔	t ¼ k a z n e a r n i b d b e f u k f w u a l f	15
○ a j c & m	↔	u n w e f o k f a r n h	25
○ a u n u t u p f e a q n i z r d a v n i f	↔	e E n b k f E G f (a j r n i f j r)	39
○ M u a j c c w a v ; & U r e f v & m	↔	v & p f a r (o n a y g f)	41
○ o b a u n i f o & u f	↔	u n w e f o i f a r n i f a r n i f	43
○ u k f b k f w n a & m O y g	↔	e E m k m , f	57
○ a u n u t u p f c i f l & v ' f	↔	o Q a c w b p f	60
○ y w p a n v u p a y s n i f l	↔	u n w e f v l v l	64
○ r i k e y . r v G y k l . .	↔	& e b d a t n i f (v b b m m	79
○ o l y l a j n a u n i f	↔	o ¼ k a z n u k u n i f	81
○ A k f s y b D u , f v n & D s f a e n h	↔	u n w e f a y : u m	85
○ b o a r w l u p d i f	↔	v i f o u f k f	97
○ e i f n o u f w p t g w f	↔	z k e a t n i f i f v , j	99
○ j z w k k o p f	↔	y e f c d a n e x e f	101



အကယ်၍... ၂၀၁၅.၂ CARTOONIST. စာပေဆု


“အကျီစားသန့်
ရန်များ၏။”



“ဟေ့... သန့်ကြည့်ကုလို့
ရေပက်တာ.. ဓိတ်မဆိုးပါနဲ့
အနံ့ဝင်ပြီးရော..”

“ဟေ့..”

“ဟဲ့.. ရေပက်တာ..
ခွက်စောင်းခွက်
ပက်ရလား.. မိမိနိုင်
ဖေနိုင်သားရဲ့..”



“ဟေ့... နောက်ထပ်
လာပြန်ပြီ.. ကျား..”

“ဟေ့..”

“ဟေ့...
ထောပါပြီဗျာ..”



ဟော့ကောင်.. သက်ဝေခန်း..
လာ.. ဒီအိမ်လျှောက်ခဲ.. ခွက်စောင်း
ခွတ်တဲအတွက်.. ဖိတ်ကပ်
လူးပေးမယ်။



အို...
ဘာလုပ်ဖို့လဲ
ဦးဘာဘူ...

မေကြီးရေ.. ဦးဘာဘူ..
သားကို အိုးမနည်းသုတ်
လျှောက်တယ်ဗျ။





အိုး... ပီး... ပီး...


အင်း.. မြန်မာ နှစ်သစ်ကူး
သင်္ကြန်ဖြူ... အပျော်ကျူး... အကျီစား
သန်တာတွေဟာ.. ယဉ်ကျေးမှုနဲ့
ဖိလာဆန့်ကျင်သလို.. မြင်ရ.. ကြားရ..
အကူအညီ ဖြစ်တယ်။



နိုင်ငံခြား ဆိုးသွားတွေ ဖြစ်သွားရင်
ရှိုးရာယဉ်ကျေးမှုကို အထင်
အမြင်လွှဲ နိုင်စရာပဲ။







(အိမ်က.. ဂျက်ကြီးတွေ ခဲ့ပျာ်
ချောင်းကွားရဲ့.. တားကို အိအိမ်မှာ
အိပ်ခဲ့တာ... အခုရော့..
နေအိမ် အကျယ်ချုပ်
မိနေပြီ.. ဟိ...)

ကိုယ့်အိမ် ခြံဝင်းထဲ
နေတော့.. ဝေးကင်း.. ရန်
ကင်း.. ပြဿနာကင်း
တာပေါ့ကွာ...)

ဟော့တောင်
ငှက်ချုပ်ကြီး...)






မုန့်ရုံး ရေပေါ်တွေ ခြားပြီး..
ဗိုက်တင်း အိနေပြီ .. အကြင်းကြေ
ပဉ့်ကို ဟုံကြောကြပါစား...)






ဟုတ်တယ် ရှေ့ခါ.. ဟုံပြင်
ဖြစ်ဖြစ်.. ဇာတ်.. နိပါတ်.. ဗုဒ္ဓဝင်
ဖြစ်ဖြစ်.. တစ်ခု ခုပေါ့ကွာ...
မင်းက ဗဟုသုတတွေ
ကြွယ်တဲ့ ကောင်... ဟိ..

အင်း...
ပြောဆိုတာလည်း
ပြောရတော့
မှာပေါ့...)










ဗာရာဏသီ.. ဖြူဖွာအဝတ်မင်း..
 မိမိရူးဖြစ်... ဆန္ဒနိဆင်းမင်း
 အစ္စဟယ်ကို နားထောင်းလျှင်
 ပန်ချင်တယ် ယူဆာ။





သောနုတ္တိုရ် မုဆိုးကို ရွေး...
 ရှင်ဘုရင်ကစေခိုင်း...
 တောထဲဝင်။




ရေချိုးဆိပ်.. ရေစစ်ကမူအောက်..
 ခြေကျင်းတူး ဝင်ပြီး...
 လေးနဲ့ ပစ်ခွင်း။



ဆင်မင်းသိတာ.. ခြေနဲ့နင်း သတ်မယ်ပြင်...
 အစ္စဟယ်က... မင်းမိမိရူး... အသွား
 စေခိုင်း သူက.. မင်းဖောက်ဖျက်... မင်းဒုက္ခဒုက္ခ
 သတ်သူက.. ကျန်တော်မျိုး သောနုတ္တိုရ်..
 တရားခံ စင်စစ်.. ဖောက်ပြစ်ပြစ် လှူ
 ငိုချင်းချ... အသနားခံ။








မေတ္တာ စတင်ပြန်


မေတ္တာ

စွန့်ကုန်တတ္က သိုလ်

တစ်ခါတုန်းက ရွာတစ်ရွာမှာ တောင်ယာစိုက်ပျိုးပြီးအသက်မွေး နေထိုင်တဲ့ အဘိုး အိုနဲ့ အမယ်အို လင်မယား ရှိကြတယ်..



အဘိုး အိုဟာ သူတစ်ပါးအပေါ် မေတ္တာစေတနာထားသလောက် အမယ်အိုကတော့ မေတ္တာ စာနာစိတ် နည်းပါတယ်..



တစ်နေ့မှာ အသိုင်းအဝိုင်းတောထဲထင်းခွေ
ယွှားရှင်း ချိုဖျတ်တစ်ခုအနားမှာ
အက်ကော့တေးလို့ အတောင်ကျိုးပြီး
မပျံနိုင်တဲငှက်လေးကိုတွေ့တယ်။



အင်း လေးမရှိပြီးအတောင်ကျိုး
နေပါလား အိမ်ကိုခေါ်သွားမှ




ဒါနဲ့ အသိုင်းအဝိုင်းဟာ ငှက်ကလေးကိုအိမ်ခေါ်သွားပြီး
အတောင်ကျိုးနေတာကိုဆေးထုတ်ကျပ်စည်း
ပေးတယ်။အစာလည်း ကျွေးမွေးထားလိုက်တယ်




အမယ်အိုကတော့အသိုင်းအို
ငှက်ကလေးနဲ့အလုပ်ရှုပ်
နေတာကိုကြည့်မရှောင်



ဒီလိုနဲ့ ငှက်ကလေးရဲ့ အတောင်ကျိုးတာ သက်သာပြီး ပျောက်ကင်းသွားတယ်။



ဒီပေမယ် အဘိုးအိုကတော့ ငှက်ကလေးကို ကရုတစိုက် အစာရှေ့စားအမြဲကျွေးတယ်။



တစ်နေ့ အဘိုးအို တောထဲက ထင်းခွေပြီး ပြန်လာတော့ သူ့ငှက်ကလေးကို မတွေ့လို့ အမယ်အိုကို မေးကြည့်တယ်။

တော် ငှက်က အင်မတန် ဆိုးတာ ကျုပ် ထမင်းဟင်း ချက်နေတာလာနေခက်ယုက်လို့ ဝိတ်တိုတိုနဲ့ ရှက်ထုတ်လွန်ပြီ



ဒါနဲ့ အဘိုးအိုလည်း ယူငှက်ကလေးကို လိုက်ရှာပေမယ့် မတွေ့ရတော့ဘူး..



အဘိုးအိုလည်း ငှက်ကလေးအပေါ် သံယောဇဉ် ဖြစ်နေတာကြောင့် စိတ်မကောင်းဖြစ်နေတာပေါ့!



ရက် အတော်ကြာတော့ အဘိုးအိုလည်း တောထဲကို ထင်းရွေထွက်ပြီး ငှက်ကလေးကို ရှာပြန်တယ်..

အတောင်ကျိုး ငှက်ကလေးရဲ့ မင်းဘယ်မှာလဲဟေ့





ဒီအချိန်မှာ တောအုပ်ထဲက ငှက်တစ်အုပ် ပျံလာတာကို အဘိုးအိုတွေ့လိုက်ရတယ်။



အဘိုးအိုက ငှက်အုပ်ထဲမှာ ယူရဲ့အတောင်ကျိုး ငှက်ကလေး ပါသလားလို့လှမ်းအော်မေးတယ်



ဒီအခါ ငှက်ကလေးတွေခြံရံပြီး အဘိုးအိုရဲ့ အတောင်ကျိုးငှက်ကလေးရှောက်လာတယ်။


ဟေ့ မင်းက ငါ့ရဲ့ အတောင်ကျိုးငှက်ကလေး မဟုတ်လား ဝမ်းသာလိုက်တာ မင်းကိုဘေးမယီ ရန်မခဘိ အခုလို တွေ့လိုက်ရတာ






ဟုတ်ပါတယ် အဘိုးရယ်
အဘိုးကယ်ခဲတဲ့ ကျွန်တော်က
ငှက်ဘုရင်လေးပါပဲ
ကျွန်တော်ဆီ လိုက်ခဲ့ပါ...
ကျေးဇူးရှင်မို့ တာလှယ်
ပြုစုပါရစေ..

ငှက်ကလေးလည်း ကျေးဇူးရှင်အဘိုးအိုကို
ယူနေတဲ့ ကျောက်ဂူကို ခေါ်ပွားပြီး
အစားအစာတွေ ကျွေးမွေးပြုစုသတိ..



ပြီးတော့ ငှက်ကလေးက အဘိုးအိုကို
သေတ္တာနှစ်လုံးကို ပြုပြီး ကျိုက်တံ
တစ်လုံးကို ယူဖို့ ပြောတယ်..




ငါက မင်းကောင်းကောင်း မွန်မွန် ဖြစ်နေတာကို
ဝမ်းသာလှပါပြီ.. ငါက အဝေးကြီးပြန်ရမှာမို့
လေးတာကို မသယ်နိုင်ဘူး.. အသေးပဲ ယူပါ့မယ်ကွယ်



အဘိုးအိုလည်း ငှက်ကလေးဆိုကာ
သေတ္တာအသေးကိုယူပြီး အိမ်ကို
ပြန်လာခဲ့တယ်။



အဘူးအိုလည်း အဘိုးအိုယူလာတဲ့သေတ္တာကို
ဖွင့်ကြည့်တော့ ရတနာတွေ တွေ့လို့ဝမ်းသာပြီး
လေဘာတွေ တက်သွားတယ်။



ဒါနဲ့ နောက်တစ်နေ့မှာငှက်ကလေးဆို ရတနာ
သေတ္တာတောင်းဖို့ ထွက်လာခဲ့သတဲ့။




တောထဲရှောက်တော့
ငှက်ကလေးကိုအော်ခေါ်ပြီး
လှည့်ပတ် ရှာတယ်။







အတောင်ကျီးခဲတံ၊ ငှက်ဘုရင်လေးဟာ အမယ်အိုရဲ့ အသံကိုကြားတော့ သူ့နေတဲ့ ကျောက်ဂူလေးဆီ ခေါ်ပွားပြန်တာပေါ့။



ဟိ အဖွား ဟောဒီမှာ ကြိုက်သလိုသုံးဆောင်ပါ



ခွေး စားမယ် စားမယ် ဆာနေတာနဲ့အတော်ပဲ



စားသောက်ပြီး ပြန်ခါနီးမှာ ငှက်ဘုရင်လေးကအမယ်အိုကို သေတ္တာအကြီး အသေးနှစ်လုံးထဲက ကြိုက်တဲ့အလုံးယူဖို့ပြောတယ်။



လောဘကြီးတဲ့ အမယ်အိုကလေးထွားကြီးကို
မနှင်မနင်းနဲ့ သယ်ပြီး အိမ်ပြန်လာခဲ့တယ်



အင်း လမ်းဝက်တော့ရောက်ပြီ ဒီလောက်
လေးတဲ့ထွားကြီးထဲမှာ စတုရန်းတွေ
အများကြီးပါမှာပဲ ဖွင့်ကြည့်ဦးမူး..



ဒီလိုနဲ့ အမယ်အို ဖွင့်ကြည့်တဲ့အခါထွားထဲက
မီးခိုးလုံးကြီးနဲ့ ကြောက်စရာအသံကြီးထွက်လာတယ်



ဒီအခါ အမယ်အိုလည်း
ကြောက်လန့်ပြီး တချိုးတည်း
အိမ်ကိုပြန်ပြေးတော့တာပေါ့!



အမယ်အို
ကလေးပြန်


အိမ်ပြန်ရောက်တော့ ချက်ချင်းမပြောနိုင်
ပေးဘဲနောက်မှ အကြောင်းစုံကို
အဘိုးအိုအား ပြောပြလိုက်တယ်။



အမယ်လေးလေး
ကျပြန်ကြောက်လိုက်တာ




အေးလေ ရှင်မက စိတ်ကောင်းမရှိဘဲ လောဘ
ကြီးလို့ အခုလိုဖြစ်ရတာ စေတနာဆိုတာကောင်းကျိ
ပေးပါတယ် သတ္တဝါတွေရဲ့အပေါ်မှာလည်း ကြင်နာ
သနားစိတ်နဲ့ မေတ္တာစိတ်ကို ပွားများပေးကြွယ်။



အမယ်အိုလည်း နားလည်
သဘောပေါက်ပြီး စိတ်ကောင်း
ရှိသူအဖြစ်ပြောင်းလဲကာ
အဘိုးအိုနဲ့ ချမ်းချမ်းသာသာ
ပျော်ပျော်ရှင်ရှင်နေပွားတော့တယ်



yn m




u av ;%p|rapri f



ရှေးသူရေအင်၊ အရာကံတင့်ပြုခဲ့သူ
 မင်းသားတစ်ပါး၊ အမိအဖွားတစ်ယောက်၊
 သူ့ဇနီးသားတစ်ယောက်နှင့် ပုဂ္ဂိုလ်သားတစ်ယောက်
 တို့သည် အချိန်တန် အရွယ်ရောက်ကြပြီဖြစ်ကြောင်း။



မြွေးရုပ်ငြားနေ တိုင်းပြုခဲ့သူ ကျားနှစ်ဝဲရက်ကြိမ်
 ပုဂ္ဂိုလ်သားကြီးရန်အတွက် ဝါလွန်ချိန်ကျောင်းတော်သို့
 ဖွက်လာ ခဲ့ကြောင်းသတင်း။



ဝါက္ခိန်ကောင်းကောင်းဆို မကောင်းမိ
လမ်းခရီးတစ်နေရာမှာတော့က လူပင်
ပေးဖို့ဆိုသည့် ခေတ္တ နှိုးကြားလေသည်။

ဝါက္ခိန် တစ်ခွဲတိုင်းပြုသဖြင့်
မင်းမှတစ်ဆင့်ဆိုသည့် မင်းကြီး၏
သမင်တပ်ကောင်း လျှောက်ရ လိုက်ရာ
ခေတ္တသို့မဟုတ် တွေ့ရလေသည်။

သမင်ကြီးက ဆိုသည်လည်း
ထိုပတ်ဝန်းကျင်၌ ကျန်ခဲ့
တစ်ခုရှိနေ၏။



ထိုအခါ မင်းအားက.

ထိုမှူးဘဝါပြောဆိုသောအသံကို မင်းဖြူဝမ်း အပေါင်းတို့ကြားရလေသည်.

သူတို့ သမင်ပျောက်လို့ ရောက်နေကြတာပဲ၊ ဒီသမင်ဟာ နှိပ်နယ် ပျိုခြစ်တဲ့သမင်လေး မဟုတ်ဘူး၊ သမင်ကြီးပဲ ဖြစ်ရမယ်.

တဖန် အခက်အပြားစွာ ပြောပြနေသည်.

ကွဲသမင်သည် သမင်ကြီး ဆီသို့သွားကုန်၊ ဖြစ်ခဲ့ပါ ပို၍သေချာသည်မှာ သမင်ကြီးပဲ ဖြစ်ရမည်.



ထိုဆောက် သူဌေးသားက ပိတ်ဖြစ်သည်။

ကျွန်မလေးသည် သမီးမိမိ ဖြစ်သည် ဆိုသည့် ဖြားလည်း မြန်ခြင်း ဖြစ်သော ဆရာ သမားမှာ...

ကျွန်မ၏ မိမိသည် ဂေးလံသော ကိုယ်ပိုင်ကို ဥပဒေထားရလေသည်။

လူလင်ကို ခြေထောက်ကားများကို ကြားနေ ရသော မင်းသူ ထမ်းအပေါင်းတို့မှာ အံ့ဩသွား ကြရလေသည်။

လူလင်ကို ခြေထောက်ကားများကို ကြားနေ ရသော မင်းသူ ထမ်းအပေါင်းတို့မှာ အံ့ဩသွား ကြရလေသည်။



ထိုအခါမှာ ဟိုအောက်က လူတွေက
ကလေးတွေဖြစ်နေကြတာကို

သင်တို့က ဖြောင့်တင်းသန်သန်
အကူပေး ဟုတ်သန့် ဖြစ်စေရမည်
ဖြစ်ပါသည်။

ဒီကလေးတွေကလေးတွေကို လိုက်နာကြည့်
လေ့ရှိတာကို မြက်လုံးမှာ ကမ်းခြေခြင်း
ဖြစ်ပါသည်။

ထိုသို့ လူတစ်လေးလောက်က ဖြောင့်တင်းသန်သန်
အကူပေး ဖြစ်စေရမည် သင်တို့က
ကလေးတွေ ခင်မင်စွာ ခင်မင်စွာ အကူပေး
အကူပေးကြည့်လျှင် လက်ခံရမည်ကို
အသင့် ဖြစ်လျှင် လူတစ်လေးလောက်ကို အကူ
ပေးကြည့်ကြပါ။





သင်တို့ လေးယောက်
တစ်ယောက်တစ်ယောက်ဖြင့်
ကြည့်သော သမင်၏ သို့မဟုတ် လူတို့က
ငါတို့ရှာနေသော သမင်နှင့်
တူနေသည်။

ကျွန်ုပ်တို့ အတိအကျ သိသည့်
သင်တို့သည် သမင် ခိုးသူများ
ဖြစ်သည်။

သင်တို့သည် မြင်းကြီး၏ သမင်ကို
စိုးယူသောကြောင့် နန်းတော်သို့
လျှောက်ခံကြပေလော့..

ဟုဆိုကာ မင်းဆီးလျှောက်ပေးသည်။







ထိုအခါ မင်းသားက-

ကုန်ပစ္စည်းများ
သစ်ပစ္စည်းကို စေတနာ
ဖြင့်ပေးအပ်ပါ။ မြေကွက်
သစ်များကိုပေးပါ။ ကုန်ပစ္စည်း
ကြီးစားနေပါ။

ထိုအခါကပြောလျှင်
သစ်ပစ္စည်း ဂေဟစနစ် သစ်ကြီး
ဖြစ်ပေါ်လာ ဆိုခြင်းဖြစ်ပါသည်။

ဟု ပြောကတားလေ၏။

အမတ်သားကလည်း-

ကုန်ပစ္စည်းများသည်
ဤသစ်ပစ္စည်း သစ်ပစ္စည်း
ဖြစ်လာဟု ဆိုလျက်အား
ခိုင်လုံသော စာကြောင်းမှာ-



သမင်ရေကျသောမြေနေရာမှာ
ဖရဲဖရဲဖြစ်နေခြင်းကြောင့်ပင်
ဖြစ်ပေသည်။ သမင်ထီးဆိုသည်
သမင်ရေကျသောမြေနေရာမှ
ဖရဲဖရဲဖြစ်နေပေ၏။

အချက်ကျကျလျှောက်ထားပြန်၏။

သူဌေးသားကလည်း -

ကျွန်ုပ်ပြောခဲ့သော ကျွဲသမင်မှာ
လေးလံသောကိဖုတ်ဝန်ကို ဂျပန်ထား
ရသည်မှာ မိမိနိုင်လောက်အောင် ရိက္ခာမဟုတ်
မိမိလုံသော အချက်ကြောင့်။

ခြောက်ဖါလောက်ခြေနှစ်ဖါကို
သေချာစွာကိုင်ညှိသောအခါ - ခြေထိုး
ရှေ့ခြေနှစ်ဖါထက် ပို၍ခွဲကိုင်
နေခြင်း ဖြစ်သည်။






ပုဏ္ဏားသားကလည်း

ကျွန်ုပ်ပြောခဲ့သလို ကျွဲသမီးသည်
လက်ကွဲဘက်မျက်လုံး ကန်းနေသည့်ဟူ
ပြောနိုင်သည့်အချက်ကြောင့်

သမီးခြေရာတို့လေးကပ်ဘက်၌
ဒါ့အပြင် နာကျင်ခြင်းကို ကပ်ကပ်သတ်
ဆေးထားသည့်ကို မြင်တော့ကြောင်း
ဖြစ်ပါသည်။



မင်းကြီးသည် လူ့လူမယ့်အား သမင်ခြေရာကို ဖြည့်ရာ
 အကျိုးအကြောင်း ပြုကာ ချက်ကျ လက်ကျ လျှောက်ထားချက်
 များကို များစွာ နှိပ်ချိတ် သဘောကျ၏။



ဒါမင်းလူလူလို့သည်
 အရှယ်နှင့် မလိုက်အောင်ပင်
 ကြောက်စေသည်။

လေးဦးစေပဲ့သည် သမင်ကို
 မြေကြောသည် မပုတ်ဘဲ သမင်၏
 မြေရာကို ဖြည့်ရာသို့ သမင်၏ ပုံသဏ္ဍာန်ကို
 ဖော်ပြနိုင်ကြစေသည်။



သို့သော် ခြေရာကို ဖြည့်ခြင်း ဟုသော်လည်း
 သူ့ဗျေးသားသည် သမင်အခြေရာကို ပညာချက်ဖြင့်
 သေချာစွာ ကျယ်က ဖြည့်သူဖြစ်ရာ ဆောက်ခြေ
 ချစ်ကန် ဖြစ်ပျံ့ ဝင်လျက် ငြိမ်သက် လွှဲခြင်း
 ခြင်း ဖြစ်သည်

ထို့ကြောင့် သမင်အဖွဲ့ ကိုယ်ဝန်
 ငြိမ်သက် လိုသော သူ့ဗျေးသားသည်
 ပို၍ ပညာကြွယ်ဝ သူ ဖြစ်လေသည်။

ဟု ခြေရာဖျက်ဆီးရာ လူလင်လေးစိုးတို့အား
 ဆုလာဘ် ပြားစွာပေး၍ သွားလိကစွာ ခွင့်ပြု
 ရပိုင်လေသည်။

၂၀၁၃



c&0, b i w nayg} v Najmw nayg' Dw mnt
 t w dP 0 u]o i fu yP 0 ?g t w dP 0
 q kw nmt w d w pnv K&Sv klyw ti w G f
 i w E&pk&x k fw , f v Njye&ajmw nayg'
 t w &Wt " dji fu k v n f]t v &f q w d
 t " dji f p&aw nu k ' D kYji i f&lu m r sn
 M w nayg

' D c&f n , k f mw ti w dP 0 o L
 zci fu kt u t n Dw mi fw nayg' o E&P 0
 w w &W aM mi fu k jynjND o pfi B Dw pf
 yi &W p&cg fw p&k d i&ai apw , fo t
 w &v nar ;w ti c&f n]t w dP 0 u E&pk
 &x k fw , f v Najmz n fo i &y ;c&w , f

' Demu f&nt w dP 0 [myP 0 q D
 u k &NDaw nh

]t aq &w ni i y w G f E&pk o m
 z& k&x k fr&x k ?& k&w fu ko &ar ;
 M r , f & k&w fu w mv &w GaM mi fo d
 M w , f ' &M mi h& k&w f i f&Wt q k
 t jzw fu ki gv &H M r , f v no &M p& &
 q &ND& k&w f i f & , fu w ho pfi B D
 q D k&co &w nayg'

o pfi &i fo & &mw fw ti c&f n]t &Sf
 & k&w f i f t u & k&w t j i i f t c& k t
 &S&w f i f q k&w f y g q &NDt w dP 0 u
 & k&w fu k w k&w n f y g , f ' D c&f n
 & k&w a , mi & q mi f w dP 0 \ zci fu
 t o ti &ji ND ' D k & i f z p f s i f k k j y n q k
 M u k&av nh v & ajmw k f y g , f

t w dP 0 u t &S/ k&w f i f p o [m
 yP 0 acygv , f t u & k&w t w dP 0
 v k&cygv , fu & k&w &S& , mu f y l a y g f ND
 u k& G &mi 0 , M y g v , f a 0 p k& t c&f
 r n b , b u y & , k k f y g v y v Najm
 q k i f y w , f

& k&w a , mi & q mi f w dP 0 \
 zci fu j yP 0 u w p p k&t y w , f t w d
 yP 0 u E&pk&t y w , f } q &NDq k&w f y g
 w , f b &mt av mi f yP 0 u]' D k& k&w
 ew f i f&Ww &mp& k&w f y g t s i fu k M m ND
 aw nh c& k&w f i f ew f r m? v l m u & &M
 j y m o &at mi f B k& q mi f S i ND o p&cg f x J

au mu f& k&w j y n k n ND r D&w , f r D&w
 t c&f n t w dP 0 &Wci f mw p u k f k
 r D&w &v mi fw ti w G &M mi fo pfi f ay:
 y k f w u & j y ;ND o p u k f u ae at nu fu k
 av & i f a j y ;c&w nayg' G f

' D c&w s St w dP 0 v n f t v d f
 ay : ND y p o f O p o n D t & c&w mu k ab m
 w l u f& &w n h w nayg' G f


' &M mi f au mu fu s p O f v J d f n f
 r t s n o n f M n&S & k&w d r & y g r n f Q i f
 v k& k&w [w f Q&u s r y w f Q&y :
 r n f & u e f k& p&M mi f y g au mu fu s p O f
 v j&i f a b ; r S u i f a 0 ; E&M y g p /

(u k& n p O f v J y n men f? azmu f k& k&w mi f
 z r D&v mi f
 e E r n b k& f E G f (a j r mi f j r)





ကောင်းကောင်း
အားပေး
အားပေးပါ



w p t g v k f u t v e s f o m w h r s t n
ar G n w dau mi av ;w pa, nu & w h
o b m n fu j a r m i t s f o n j / t p o t q u f
r s w h f c s f o n v n e a w n m o b l o u t v k
& e h f & a e w n a y g r b a q e s a w G t N J
t v k k m a w n t a r m i t s f o n j m u a v ;
o b n o t w h f q b G f a w n v n a y g a u s i f
a e & G h & m u f h a u s i f x m c s f r e a r m i t s f
o n j m w p j c m u a v ; a w e y w b ! / o w l
a t m i f q b G f w n a y g v u O D j & n v h a c :
c h w h b a w G q h o i f w n a w G h q h w h
t j y i f v h y g k m a w n t a r m i t s f o n j m
q & m u h w m i f h o & a u m i f r e f r o d h g ! /
q & n e h k h r u h n f r c h l w w b h a y g

w p a e x w n t a r m i t s f o n j m a u s i f u h
t a p n q h & m u f n j D o l , t s f a r m i p a e
u h p m i h e w , f a u s i f w w f n o r Q u f
a w G j b i D e y m a r m i t s f o m a u s i f u h
a p n q h & m u f w h y x r q h a e y g j a u s i f r e
a r m i p a e e x w e & m a r m i t s f o n j m r a e y
c h b G e w h c s p m i k a v ; u h h n y D t m
v h g h c h y g , f o l , t s f p a e i g r e a w G
u h G n w h a y ; y g . . . w p f u , h h i g [m
a v m u r e v h s f w m i m v h e h w , f h k i f
x m r d h w n y g ' g y r , f r a e y r e u f h q & m
a y ; v h f w h O n P p r f y a [V d c s h w t a j z u h
i g & e h e h ! / t h D w G f w p f w e f v h h
t a w n q h z p f w h i f p m i k k d e e s , f t x i f






eXk bhw , f'ayr pnt kx dng ajzu k
 r&sw w t h /t ajzu k ds p w e y d du
 r d aw G hr ;aw n w n fro M b l/o l
 w w mu i G W k yf csu aw G k Opöle
 aw EYñ t n fay;aez w w my g p w f mw f
 t n n&au mi faw G h w n h w k au R War h
 aew , f t caw n h o c s n ajzu k r & ay
 r , fau mi fr G w b c E f p m w p k G o G y n D
 ' DeY p n D i g q k w n h /? i g c k w n h
 y d / r i f p m k k d n a & ; x m w d r G p m
 a M mi f a v ; u i d k b i f y c h n D] a v n u r n
 u k f k s f w m t m v k k & E k b l q w n o d g
 t r G u k b , a v n u f S t n i f a & ; a & ; b , f
 a w n h S r S f j z p E k f y q w p u m t w k f y g J
 i g k s f w h O p ö y p ö f a w G m 0 , f v k E k f
 a y r , h q & n & w k k r t o d n n ? t w w f
 y n n a w G m v k s f w k f 0 , f t & r S f o y n D
 i d k s f v G v w k k m w h b a w G e s f
 p w e y q h y d m w h q G s a w G M mi h h u k
 o G r a w G m v G u d y g , f ' a w G m
 v n f r d t & S e y n t j y p f & S y d / ' a y r d
 i g m i f v k v a u m i f w p a , n u f [w f S f
 i d k f g o d e y g , f b , a v n u f J r d ?
 a q G s a w G u n u G a y ; x m y a p i g n v l
 r k f y g J t h a M mi h i d O & W t r a w G k
 z k k n D a e a w n h / t r n [n b , a v n u f
 v S t n i f q G e y a p t r S f j z p f S f e m v n f
 y n D ' a M mi h ' DeY p n D q & m w n u m a w G
 u k a v ; p m v k e m c h l y a w n h , f r i f
 v n f i G W r n t w G t G n W a y ; y g v k
 a w n i f y e p u m a w G k k w , f


arm paeu v n f o l , t s f c s f o n & W
 t o d j r i f S u e f a M mi f w t m y O r f o n e k
 w n a y g t h a M mi h j o l , t s f c s f o m ? r i f
 [m a , n u s n a u m i f y D y g v , r b O r S u k f
 r S w m u k n D p n D a w n i f y e w b l u & & i t k
 o l y g J r i f w p a , n u f w n f r S c w n v n f
 r [w f y d l z s f v G v w k k f S f w h b
 a q G s a w G n f y g v n a y g t c a w n h r i f
 v n f v d n G n D k i f r d a w G n f t r n
 t v k w G v k a w n h l a v / t m v k w G f
 * R f , l y g , f v k a r m i p a e u a j m v k f y g
 w , f a r m i p a e & p u m u M m n D a r m i t s f
 o n i m o d a u s y b G w , f a y s n i t b G
 w , f t x l j c m q k a o n a y s n i t f u k k k k b k
 w , f . . / t h DeY p n D a r m i t s f o n i m i f
 w e f k o m a j z m i h w a o n a u m i a v ; w p f
 a , n u f j z p b k & n u b G y a w n h , f
 y h i a v ; u a w n h ' g y a e m i u a v ; w k
 a & . . . / y h i a v ; x d n t " d t E s b n &
 u a w n h] a v n u r n u k f k s f w m t m v k
 r & E k b l q w n o d h t r n q w n b , a w n h S
 r v S k f w b O u k n a y ; p G f w w f w , f a i o t a
 o d p z y g J o m o r D i k c s f v G v t v k
 v k k m w h b a w G e s & m S S & n o M a & n u f
 & a t m i ? u a v ; w n f t r n M u a j c c w f
 a e & m S w h t r S a v ; a w G j z n t n f
 E k n D E k f a w n i w G f & w e n M , a v ; r s n
 j z p a t m i & n & G f s i f . . . /



v & far (o nay g f)





သက် ဤသတ္တဝါတွေလည်း မါးစုံရှိပြီးတော့ အရမ်း ကိုသာယာ လှပ တာပဲတဲ... အဲဒီလို ကမ္ဘာကြီးမှာ ဟိုဂျေ. သုဂြိုဟ်စာရင်းလေးကို မွေးခဲ့တယ်။








အိမ်ခြံမြေပျံ
လေးကို
စီးနိုင်ဖို့
သူဟာ
ကောင်အမြင့်
တိုးပေး
တက်ခဲ့တာ

ကောင်ထိပ်ကိုရောက်တဲ့အခါ ပျံသန်း
နေတဲ့မြင်းကလေးရဲ့ ကျောပေါ်ကို
ခုန်ချလိုက်တာ...။





မြင်းပျံကလေးဟာ
 သူ့ရဲ့ကျောပေါ်ကသူ့ရဲ့ကောင်းလေး
 သူ့ရက်ကို အမျိုးမျိုး ခါး
 ပေမယ် "သူ့ရက်" ဟာ
 မြင်းပေါ်ကကျမသွားဘူးတဲ့





ဒီလိုနဲ့မြင်းပျံ
 လေးကိုစီးနိုင်တဲ့
 "သူ့ရက်" ဟာ
 ရည်းစား နှစ်ယောက်
 ကိုထား မြီး
 ရွာကထွက်
 ခဲ့တယ်...



ခွဲတော့ သူဟာ
ပတ်ဝန်းကျင်လော
ကကြီးကိုကောင်း
ကင် ခရီးနဲ့ ရော
လာနိုင်ဖို့ပေါ့...!

ဒီဂိဗ်နဲ့ တောအုပ်တစ်ခုနား ရောက်တဲ့ အခါ ၊ တိရိစ္ဆာန်တွေအားလုံး မြောက်ပိုင်းတို့
မျက်နှာတွေနဲ့ တောမြောင်း နေ့ဇာတာကိုတွေ့လို့ ကင်ဂုဏ်တယ်...။







ထိရိတ္တန် အပါင်းကို ဣတိလေး ခဲ့ပြီး နဂါး ခရီးကြီးကို ဩဇာအတွက်
နဂါး ကြီး ဂြိုဟ်ကျောက်ဂူနားကို သူထွက်လာခဲ့တယ်.....






နဂါးဆိုးပြီးဟာ နေရဲ့စွမ်းအင်နဲ့
 ရရှိထားတဲ့ မီးတွေကို မြတ်ထုတ်
 ပြီး သူ့ရဲကောင်းလေးကို
 တိုက်ခိုက်
 သတို့။




သူ့ရဲကောင်း
 လေးဟာ
 နေနဲ့လက်တူ
 ကိုပစ်ချဖို့
 အတွက်
 စကြာဝဠာထဲ
 ကိုထွက်ခဲ့တယ်






စကြာ ဝဋ္ဋာထိရောက်တော့ တောက်ပ
နေတဲ့နေ့တွေကိုပစ်ချဖို့ သူ့ရဲ့
လေး ညှို့ကိုတင် လိုက်တယ်...

ဖြိုးတော့ ဇာတ်တွေကို တစ်စင်း ဖြီးတစ်စင်း ပစ်လွှတ်လိုက်တာပေါ့...။







စကြာဝဋ္ဋာ
ဝဲတနေ
တွေဟာ
တစ်စင်းဖြိုး
တစ်စင်း
မြတ်ကျ
သွားကြ
တယ်။




နောက်ဆုံးကျန်တဲ့ နေတစ်စင်းက
သူ့ရဲ့ကောင်းကိုလှမ်းမြောက်တယ်

နေ၊
နေပါနဲ့






လတွေဟာ
 လည်းတစ်ခင်း
 ဖြီးတစ်ခင်း
 မြတ်ကျေပွား
 ဘာနောက်ဆုံး
 လတစ်ခင်းကို
 စော့ချနိထား
 ခဲ့တယ်...



လရဲ့စွမ်းအင်
 တွေတွေ့ရကျ
 သွားလို့နဂါး
 ငြီးရဲ့ခန္ဓာကိုယ်
 ဟာ တိမ်ကောင်
 စေတနာပဲ
 ဂြိုစော့သတဲ့။


တိမ်ကောင်ဖြစ်
 သွားတို့နဂါး
 ငြီးကိုကြက်
 သားအိမ်တွေ
 ကလိက်ပြီး
 ထိုးခိတ်ကြ
 သတဲ့ကွယ်









ဝန်တစ်ခင်း၊
လတစ်ခင်းနဲ့
အပျက်အစီးအပျက်
နေတဲ့ ကမ္ဘာကြီး
ဝစ်ကို သူရဲကောင်း
"သရက်" မြန်
ရောက်လာတဲ့
အင်္ဂါ။


ထိရိတ္တန်ဂလင်းက ဝိုင်းပြီး
ကောင်းချီးပေးကြတာပေါ့။







ရွာမှာ ကျန်ခဲ့တဲ့ နေပျိုကြေးညှော်စိမိယောက်
ကတော့ မြန်မာ့လောကထဲမှာ သူ့ရင်ကင်း
လေးကို စောင့်ရှောက်တာ ဒီနေ့
ထိအောင်ပဲတဲ့။





[k.w pčgv kfu &G, Zeykáv ;w pčk
 r čv if, mEšá, nu &M w, f v i jzpb l
 [m.r k i fu r k faw nt k k O i N Do m
 au nif r s r k au sn G feY ax nif k r O B M b J & M nu B D jz p a e M w, t j U
 ax nif ax nif ácsu éY i f k i ft q v f l
 av ;j r meY pčw v k y pčw N Dr k k v k u k
 v k u k b jz p y g v, f

r k k v k q k w no w e g D, fa & G r f
 q D w jz w & w nq k w nhr k k D & W k b G
 y k r fo @ e f m cu k e M r f w r faew nay g
 r k & W Ze D n fu aw n n t M z G áu nif
 av nu á t mif & k & n f q i f v š w neY r Q
 t ajm t q k v n f c k nat ; a q ; av aw n n

yw De fu s fu v aw G k i f r k k & W Ze p f
 o u k c i f i M o av nu ? M r f w r f cu k e f
 w k k k D k w n n s u E c s f q k & r s a w nif
 r O B M b J & M nu B D jz p a e M w, t j U
 t o G f w b 3 t d b jz p f v n M w k o w k
 Ze D a r m i E B k t r s n u t M a e M w m q e f
 w, f k q k k f y g v ! /

r k k & W Ze D n f m v i á w n á r mif
 z r f q D w jz w v n e k k o m a u m i á w G k
 a & m i f c & a y r, k k u k u aw n n b, b w á
 O g k s o a p v k k E r & G v ! N D a w n b & m?
 w & m? b m q k k w e m o k y g u k n f M n f
 n k jz p f v, f t d u b & m a u s n i f a q m i f k





q & i f e m n q D D q G f y e f a & c s f q w n b , f
 a w n h S r j y w f v y a p & b l / q G f c h l b f a w m i
 a w G v n w k f v n f q G f u G f o w f y s i a p
 & b l / v j y n f u G f O y b a e a w G & m u M D
 q & i f O y b b D u k r u a r a y a u f r a j y m u f
 u a n & a v a t m i f a p m i k d f a v R O , f t J
 o n f i w p t e a u m i f w m u v i j z p b t k b
 B D m u k f u o m b R m t v k f w & m t v k f
 u k r v k t s & i b n & S r , f r , m j z p b l b R m
 w & m t v k f k f w m u k w n h j i l p a v h & S v k
 u e f G f v n f r j y k l w h o n p w f n w u k
 r , m j z p b l u o k m a v a w n h w p a e a e v s
 & i f v i f k k B D u k h n o n w & m e a r a v a n b l
 j z p a p & r , f v k m c a m y a u w h

o n f v k y J a e v n v k f w m . t c a p D v p f
 & u f u k a & m u f v n e p a w n h , f o n a w n h
 r , m j z p b l u /

“မောင်ကြီးရယ်... သည်ကနေတော့ တောလည်
 r x G b a y b R m a u a n i f u e b G M D O y b b D
 w i f a v ; a p m i f y m & S f . }

v k ... c a k k n o n e Y a j y m q k k f w G f y g
 w , f o n a w n h r k k B D /

] a t ; u G f . / r i f w k f w G f w t w k f
 o i q k k i y a , f ' a y r h O y b f u k w p t e G S
 a p m i b l a v a w n h . a M m i f w u f w u j z p a e
 r v m b J . }

v f e a j y m w , f

] t k b n v k a M m i f w u f w u j z p a e & r k
 v n f . / a u a n i f a y . r k a & m u a e w h O y b f
 o n a w G & m D o D , & i k w m y J o D , l

M D v t i c g . b k f a w n B D u k h O g w p t e c a p
 r S h y k a v a u k m a c s . }

] a u m i f y M D G f . a u m i f y M D
 v i a w n a r m i f k k B D O y b a p m i b k
 r , k k w n h , m j z p b l v n f O r f o m i m & e Y
 v k y w n a w D i t i a y ; v k f y a w h ' G Y J
 r k k B D n f w j c m O y b a p m i h , b a w G Y
 t w l b k f a w n B D u a n i f & S m u k v k b k
 w t i c g a w G m v k i m t h l m w o i j z p a e
 M w n a y a u

a u a n i f a & m u f k t c a f u a v t i c g b k f
 a w n B D v k a y ; o r Q k v k f k a w n h r k k
 B D z k m S c u f c d & G a u l / o D , M D Y

t c g O y b b n a w G v G a u a n i f a t m u f
 u k q i f o G M a y r , f r k k B D a w n h q i f
 r o k b l / b n a M m i k k Z e D n f G M m c t w h
 t w k f b k f a w n B D D a e k O g p u m
 w p t e e m e k k a r ' G Y . v & S f w k e r k b k f
 a w n B D u k a v a u k m v k f w , f

] t & S b R m . . w y n a w n h k O g p u m
 w p t e f r e M m a y ; a w n i y a u R m . . }

] a u m i f y M D . ' a u k i f a o a o c a r c a n e m
 a x m i f y g u n B D t J a w a w n h . ' u n B D
 r B k f w m u k v k f y G Y g y J . /

t o n k O g w p t e f u k w p b u f k p G
 r k k m M D u s a q m i E k & i f a u m i f q k y g

] t & S b R m . . w y n a w n h r B k f w m
 r v k f y G Y q k w n h w y n a w n B k f w m u k J
 v k & r , f v k q k k w n a y a u ' g i k i f . w y n h
 a w n i m r k k v k f u k k & w n B k f w , f





o mau ni aw G k zrfq D o w jzw &w m
B k fw , f o n aw nr.B k fw mrv k&y
B k fw nv k&r , q k i f w yn aw nB k f
w naw G HJv k&r Bayu &m..}

o n f cg.b k&faw nB D Oa&cg fu k
av w P&cy k fyv , f

] ' u nB D ..u k&W k k i fu k&mv n f
o ab nayu f f &S u k u k&Wq k k i fu k
v u aw Qyq , f./

b k&faw nB D n f r k k B D k&O k&p
w , f t e m a&nu f r w u cgb k&faw nB D
v n f t yfw p&csni fu k N D r k k B D u
v u ar mi fu k u t&eY k k fw , f r k k B D
v n f t m&eat n n Demu s b G w b o u f
ar mi fu k y G b y&eaw n n nayu

] b , E S f .aw n&aw n&av ; em o G v m
' u nB D /}

] t y&eY x k&Bw n y J . r e n b J a e y G v m
o v&emw nayu &m/}

] ' g r i h o v k&nu s&at ni f v k&Bw m
u k u nB D k k b v m..}

] r B k fyv !..b &m..}

] ' g r k . b k&fB D j y n w k M O g u &S f &S f
av ; y&v / o mau ni b w G w G w n j m
' u nB D u&av ; j r m v u e u a M mi f e m u s&f
p m M &w , f r 1/2 v S o y G i M &w , f o l
w k m p u m a j y n w w k i f a r ; M n p r f y g t J
o v k&Bw m B k k b v m v k .}

] b , B k fyv J b &m..}

] a u mi f n D . ' u m ? o w G w G r s n o w k

em u s&f p m &w m r B k M o v k ' u nB D
v n f e m u s&f p m &w m r B k b l a e n i .}

] w i f y G . w y n aw n r B k fyv ! b &m}

] ' g r k u nB D B k fw mrv k&eY y G .}

o n aw n n S k k B D n f o U j z p b e p f
u k w a p a p a w G i f . . o z r f q D o w j z w t w u

o mau ni aw G k r i a , mi f r n o w , f t y f
z s n u a v ; e Y t x k&Bw u G w mi f S o n f
av nu e m u s&f p m & i f t q d f v l j r m e Y

t j y p f B w u w G w ; a w G k b , av nu f
aw ni f S e m u s&f p m & a v r v n f q k u k f
c s f p n w & m a w G i f r n w , f o l w p f y g t a y :
o w j z w f i S f q j e i f q k u k y G n w y G v u B w
t j y p u k r i f r n w , f

' g r y J t o n a e Y p v k r k k B D n f

r k k v k f u k p G Y w n D a w mi f n i v k f u k
a j y m i f v J k f u k k i f b & m w & m e Y a r G v s n i
v k a y s n i t s f a j r k G a u mi f w u r d m p k
b O u k w n a q n u b G c h G w n n , f

u k f . . y j i f u a v ; u a w n n o n f Q y J
o n f y j i f u a v ; u a e n D u H y g u k v k k
a t m i k d f o d f M a p z k w k fw G f E b a q m i
v k fyv , u G f

e E r m M , f





w p t & av ; w p & နိ b နိ ဣ D jye&mt Jyu မ် n fa&ao w áv f o lro & နိ
 a' :jr e&jr ;av ;r ESfjzLw &ex &M w , f b /n aeapni fv မ် d် n fye&&mu á&m.../
 o w မ် ;t b ဣ maw mိ b v , b r m r &]t b &a&...t b ဣ r D &V , k ပ် x lq ef
 1/2 q i fo u v naw mံ , v k f e fu မ် k ပ် မ် w t p ö f E S t & v nw , faw mံ
 M w , ဖ် G f ajr ; b ဣ E S á , mu [m q i f & y]t v &. n n fu v n f... b mံ s v ပ် G f y
 r , & m w , fo w မ် v , ဖ် av ;w ပ် G f pr f... j y pr f... }
 & , ? t d v av ; & m av ; & , f y မ် E မ် m . . / r ESfjzLav ; [m t b ဣ မ် & a & T E S á & T
 ' D , f နိ k ပ် & i fe X o u á v & w may ဖ် ao w áv f ay ; v မ် w , f
 o w မ် ; z ဣ E S á , mu ဖ် & & ပ် v law G] b & m... b & m... r , ESfjzLn n f' ဣ w & , f
 o em v n fo em ? & မ် G . p m p & mံ b r & y ; u & o w & f }
 u r f M w may ဖ် . / ဣ မ် & & w မ် b မ် D u aw mံ] o r D p y go & & w áv mံ v , k ပ် & w & m
 r w i f & rem v မ် p v may ဖ် . / o r D n fb mံ s f ro & မ် b ဣ မ် w mံ]' ga & T
 t b ဣ မ် ; t b ဣ မ် v law G c p f aw G G h... a & T & & p p p y ဣ w mံ t b ဣ D & T
 ci f w mo t v မ် m b]... / b m v မ် q မ် w & ဣ aw G u မ် & w naw mံ M mံ D
 v law G o မ် D u aw mံ r w i f & မ် S w n v mံ] a & T . a & T w v mံ] မ် o မ် D u aw mံ r w i f
 ' & M mိ f rem v မ် p v may ဖ် . . / v & ဣ m w မ် ဣ မ် & & y ဣ [w v mံ t b ဣ
 w aeY & ESfjzLav ; [m p y gaw G & w b d f] [w v may ဖ် G f . . ? i ဣ မ် w mံ b X ; j z p f
 aew & fa & T မ် p v မ် မ် w & , ft မ် & & T မ်] D o မ် D မ် a q & o f & q u ဖ် w n fu q y f
 jz p f & r ESfjzL မ် ro & & / p y g u & y & w f u & E မ် မ် a & ; aw G n f... q y E မ် မ် D H v မ်
 w , fa em v w p á e & mံ & a & o w áv ; u မ် w G aw mံ



][w fw , f b Ga&?o r Dv Ww nncs fcs f
o no naeEhND.. aysn' b fw m..}

aemu fw paey' t b Gt W W ajr ; zCESf
a, nu fa&T kya&ao w a&o Gw mu b B Du
aw nM mo Gw ntr env W fy ksnv nw nayG
u Gf.. /

' D Wyo B Du aw nri w i v S ma&T kya&T
ao w au k z W B k l w fw nayG

n w ph r Sv ESa, mu fu k&T kya&ao
w ao Gck kfw , f o efacg f H cef Sv ESf
a, mu [mx kjr ; t b Gw W dk u k aemu f
ayG f Sro do nav ; Oi b Gw , f [k S SbeY
aemu G k l a o nncw k mw W x i f % Sao w ax J
r Ga&T kya&ao w au kaw G Gw nayG

][m.. o B Du aw nri ajmw m.. ' g i f
w , ? , t , u G.. }

x kOf G..] ajzmu f..} q ND jzLa&ni f v i f
w efB Da&T kya&ao w ax u x G v mw , f
.. /][m.. b nv U .. [mo b kESa, mu f
v eV Gm w , f.. / t jzLa&ni ft v i fw efB D
M nr S.. ew b mESy gay.v no n f.. /

]a[ESa, mu f..? G mv kfv nv Jri fw W
ypö fr [w b Jb nu pö nu k&w nv b , b L
t r eV n f?r Sf S ajmnr f.. }

][k.. ?o B Du aw nri w i v SW r eV G
u k&w nri k b s v W lw m [w fy G !}

]at ; ...? w i v S k j y n v k f.. . rau ni f
w W k m&i fw ao m u k ay ; v dh , v W

][w fu k j y n v k fy G , f i As..}] r i fw W ef
M aw nri.. }

ajmND.. ew b mESy gu G faysu b G
w , f

reu a&mu faw nri t jz p y s f S b r Q k . .
o B Du aw nri k j y n v k fw , f] t v k . ' G k
a&T k p m i f w faw G m / [m y W D y G r D G f a p m i f

b D l v k k f v k r G

][m.. o B Du aw nri w i v u k v W k
aw ni f y p ö faw G m x eV k j y n v n A s

] ' G k r i fw W r , k b l v m .. . a j m n r f }
] a t ; ' G k n f a e M .. . y k G k W p f y m r S a y ;
b l .. }

] r a y ; v n f & w , f .. u k v W n f t o u f
w p a c s n i f E S j r n w , f q W D G b G o n f

' D W y n a & m u j y e f a w n r i .. o B Du aw nri
[m v r i G a p b J w p a , m u f w n f t b G t k
w W d f u W k o d t m i f x G v n e W , f .. /

] t i f ? ESa u m i a j y n o v k i f % S a o w a n
q W m .. ' G m r o b l .. / }

o B Du aw nri m x i f % S a o w a u k G v k f
w , f .. /

][, f .. a & T k y a & a o w a y G m ? g a w n r i
y W D a & a M n i t n f c s f o n e r , f e w f o m u k
v n f c k f p m & r , P a y s n ' k f w n a w n r i [f w D
w k j y n a e w , f

N D a w n r a & T k u k r N D z k u k z G m n i t k f
aw nri a [m u f w p a u n i f m o B Du aw nri k
x a y G w , f .. / o B Du aw nri m x k e & m r y J
y G s f y N D a o q k G y G v , f

o B Du aw nri m v k s v m r & v k f y e Y x k
ae&mr Sw i f a v n b ' P a M n i t J y G s f y N D a o
q k G & G w , f

reu f W i f a w nri ES f j z L i n t a e m u b u f
t c e f x O i M n i t k f w k c g G

][, f .. t b Ga&? b G v n M y G D a w nri..
v n M y G D .. }

r ES f j z L & W v e j e Y U a t n b k i M n i h t b G
a' : j r a & m t d e D m c s f a w G e m O k f N D v n M
w n a y G .. /][k .. ES f j z L b n j z p f w n v J ..
t r a v ; }

t d e D m c s f a w G n f v e V G m w , f o l





r & S | a & T ... w áu ... m f c i ...
အစ်ကိုနှစ်ယောက် [macw ápmi áy; jci f jzpw , f
ri f & W w & m r u ... , f

' D & T ... ri fao & r , f r i f u
r ESfjz Lav ; ygv ... m r i f r d f r a o
w nu ... Jr ESfjz Lu ... & m & , v ...
ri f ... m ... i g u ... , f ... ' D w m h
ri f u t j y p E S f ... D v , f

q u ... i f i g u ... & S v w f
v w ... f , f ... i g u f a j y n a w m b l }

q ... Days ... G b ... w m v , f & ...
o áw G v n f r a u ... v ... B ... áw ...
O k f a y g u ... M o B ... x l u j z k ... s y p M
w , f

& áw G v n f o B ... w m r u ... m o z i h
N ... & m ... k a c : o ... M w , f

' D ... aw G & u áw ... m a w m h ... B D
t o p f w i M w , f r ESfjz L w ... a j r ; t b ...
v n f a & T ... w áu ... & m i f c ... s f o m
o ... w , f ' D ... ESfjz L w ... ó e m w k u v m
w h & d m w p á , nu [m i & y d w f t u ... ; e Y
, e D z m i f r O w b Jr ESfjz L w ... d f u ... m w n a y g u

[t d & S v ... & d m a v ; u v S f a c : a w m h ESf
j z l a v ; [m w ... g o ... z G á y ; w , f r ESfjz L
a v ; u v n f & d m a v ; u ... f w n a y g u [...
a p m w n f u j y ó e n a w G j z p w k e f u w n f u
& i k ... & d m a v ; u ... ESfjz L B ... f á e w m
a v ... /

[a m m i . . [w f b , b ... w ... s v ... n f & S h
. . . t x O i f y g . . } & d m a v ; t x O i M D x ... k
a y . w G f c P x ... f w , f t b ... ' : j r u
a & m u ... v m D . .

[a m m i . . a r m i & i f u [w p á c g u ... & J
o m a v ; r [w ... m }] [w f y g v , A s i)

' ... Y . . b m u p & S ... n f a r m i & i f u . . . }

t b ... ar ; a w m & d m a v ; [m & S ... k a v ; m k y D
. . .] ' D ... b ... u ... áw m v n & i f u p á ...
[... v ... }

[a j y n y g u G f] [w f . . . u ... áw m v u , f
a w m h ESfjz Lav ; u ... r w á u u ... á e w m m n y g
M D . t J g . . }] & S f . . } r ESfjz [m ... w f w & u f t o H
x G f d ... w , f

t b ... u a w m h ... k a e y g v , f o a b m w w h
y /

[[w f . . . u ... áw m á v ... u ... áw m u r d
r & ... h ... c g u ... s u ... k f w ... m D v i á w m i f & w n y g
v u ... t m n j z L r , ... & i f . . . a e m u ... w p ... g y p á f
r ... w i á w m i ... i ... v , ... m a w m i f r ... g . . t c k
u t u ... a m m i f y . a j y m y w n y g . . }

[a m m i . . a r m i & i f u v n f t b ... u a j y n p & m
r v ... ! ... a j r ; a v ; q E á r ; M n ... g r ESfjz Lu & J
o m a v ; u ... k t a p m u w n f u , ... m n k m o t ...
a c g f a v ; n ... w f y v ... k f w , f

a e m u ... w p f v a v m u á e a w m & d m a v ; e Y
ESfjz Lav ; w ... u k y f ... k M w , f o B D u
a w m h w & m r ... x m i k ... e & i f r ESfjz L v u f
x y f ... k f w ... w i f a m m i h a x m i k ... J & i f u G
e m u ... s i m a o q ... k ... á w m v , f

u J . . . y ... i á v ; u a w m h ' g g u G f . . . /
u a v ; w ... n f & T f v e f c s f a j r ... p . . /

o Q á c w b p f

(q & m o Q á c w b p f u Happy Time p m
a p m i b ... á y ; y ... o n p m j z p á o m v n f y ... i f u r @
E S f u ... h ... B o n a m m i f a z n j y g u n f)


o Q á c w b p f a t m i f r i f y g p /



ပတ္တမြားလက်စွပ်ပျောက်မှု

ကာတွန်း လူလူ


တစ်ရံရော့အခါ၌..
ပြည်ရှင်မင်းသည်
မဟာမုနိဘုရားဖူး
ထွက်ရင်းဝတ်ဆင်
ထားသော ပတ္တမြား
လက်စွပ်တော်သည်
ကျွတ်၍ရေထဲသို့..
ကျလေသော်.. ငါး
တစ်ကောင်က.. ချီ
သွားလေ၏..



တစ်လခန့်ကြာသော်
ထိုငါးကိုတံငါသည်
တစ်ယောက်မိ၍
ငါးခါဝမ်းဗိုက်ကို
ခွဲသောအခါပတ္တမြား
လက်စွပ်ကိုတွေ့မြင်
ကြောက်လန့်လျက်
ငါးနှင့်အတူမင်းကြီး
ကိုဆက်လေ၏..



ထိုအချင်းအရာကို
မင်းကြီးကမဟာ
ပညာကျော်အမတ်
ကြီးမေးတော်မူ၏.




မြတ်သောမင်းကြီး...
 ရေထဲကျသောလက်ရွှင်
 တော်ကိုငါးကမျှမိပြီး
 ထိုငါးကိုတံငါသည်က
 မမ်းမိကာလက်ရွှင်ကို
 မင်းကြီးအားပြန်လည်
 ပြုရသည်ကို..အများ
 သိက..ယခုမည်ပင်
 မဟုတ်ပါ..

အရှင်မင်းမြတ်၏
 ဘုန်းကျက်သရေမည်
 မျှကြီးကျယ်ကြောင်း
 ပြည်သူတွေထင်ရှား
 သိအောင်ကျွန်တော်
 မျိုးစိမ့်ပါမည်..

ကျွန်တော်မျိုးအား
 အချိန်ခုနှစ်လခန့်
 ပေးတော်မူပါ..


စိမ့်မေ
 ဟာ!..



မဟာပညာကျော်အမတ်
လည်း အသားတုံး လေးများ
တုံး ဂျီ အသားတုံး တစ်တုံး တွန့်
ပတ္တမြား ကျိန်ချင်ဖြိုး ...

အသားတုံး လေး
များ ဣကို ကျဲချထား
ရာ.. ကျိန် တို့ လာ၍
စား သောက်ချိ ပျားညွှား
ဖြူကုန်၏..



ဆယ်ရက်ခန့်
ကြာသောအခါ
ငှက်ဖမ်းသမား
ငှက်က..ငှက်ဖမ်း
ရဦး... ..



ခွန်တစ်ကောင်ပေါ်ထမ်းတွင်းမှာ
ပတ္တမြားကိုရသဖြင့်မထား
ဝံ့ဘဲ..


မင်းကြီးထံ..ပတ္တမြားကို
ဆက်သဖြင့်ဖြန့်ရခါ..

ယင်းရောက်...
မထင်ရှားသော
သူတစ်ယောက်
နားပတ္တမြားကို
ရောင်းစေရာ..ကုသား
တစ်ယောက်က..
အသဖြတ်တစ်ရာ
ပေး၍ဝယ်သွား၏



ထိုကုသားက..ရွှေနှင့်
တွင်းဝတ်ရန်..ပန်းတိမ်
သုဉ်ထံ အပ်လေသည်..


အိပ်မက်
ပျောက်ကင်း



ယုန်တိမ်သည်ကလက်နှစ်
ကွင်းအဖြစ် ထိုညမှာပင်..
သုခို.. ခိုးသွား ပြန်၏..

တစ်နေ့သည့်.. ...
လက်နှစ်သုခိုသည်
မြစ်ဆိပ်တွင်ရေဆင်း
ချိုးရာ.. လက်နှစ်ကို
ချွတ်ထားမိသဖြင့်..
ကြွက်တွင်းထဲမှ ..
ကြွက်ကဆွဲသွား၏..

ထို့နောက်တစ်ဖန်
တရားသူကြီး၏
ကျေးကျွန်တစ်
ယောက်သည်
ကြွက်သားစားရမို့
သဖြင့် ကြွက်တွင်း
တူးရာမှတွင်းထဲ
မှလက်နှစ်ကို..
တွေ့မြန်လေ၏..






တရားသူကြီး
ကတော်လည်း
လက်ခွပ်ကို..
ဒါနားတွင်ထား
၍ဒုတိယပျော်သွား
ရာကျီးကန်းက
ချီသွားမြန်၏။




တရားသူကြီးလည်းလက်ခွပ်
ပျောက်သွားသဖြင့်မင်းဘေး
ကြောက်သောကြောင့်မင်းကြီး
ထံနာလျှင်နာမြန်လျှောက်ထား
လေ၏..မင်းကြီးကနာမတ်ကြီး
ထံသွားလေ၏....




တစ်နေ့သော်.. ဘုန်းကြီးကျောင်း
သားတစ်ယောက်ကျီးကန်း၌
တက်နှိုက်ရင်း.. ပစ္စုဒ္ဓိခြားလက်
ခွပ်ကိုရမြန်၏။








အမတ်မဟာပညာကျော်က..
လက်စွယ်ရရှိ ယုံကြည်စွာ တော်
ကြီးကိုမေးလျှောက်ပြန်ကြောင်း
သာမှတစ်ဆင့် ကျီးသိုက်ကို..
သိရှိလေသော်....



ကျီးမကိုဖမ်း၍..
လက်စွယ်တော်အတူ
တစ်ခုကိုကျီးခွတ်သီး
နှံဖြင့်ဆောင်၍ကာလွတ်
ပေးလိုက်ပြီ....





မင်းချင်းအချို့ကို ကျီး
ကန်ဆောက်မှ..လိုက်
ကြည့်စေ၏...





ထိုကျီးလည်း တရား
သူကြီး ဒီအိမ်မှာနေ
ကျ ဖြစ်၍ နားလေ၏..



ဟယ်
ဟိုကျီးကန်
နီတံသီးမှာ..
လက်စွပ်ဟဲ့..


သို့ဖြင့်.. ကျီးကန်နား
တရားသူကြီး၏အိမ်
သားများက လိုက်ဖမ်း
ကြ၏..





ဖြေဖြေ
ဖြေဖြေ
ဟဲ့..

လိုက်ဖမ်း
ဖွဲ့နဲ့..

ဟို
ကော်လား..







မဟာပညာကျော်အမတ်လည်း.. နေ့စွာစစ်ဆေးလေသော်..
သူ့ခိုးမှတစ်ဆင့်.. ယုန်တိမ်ဆရာကညီလည်းကောင်း.. ပန်းတိမ်
ဆရာမှ.. ကုလားကညီလည်းကောင်း.. ကုလားမှတစ်ဆင့်.. မိမိ
တို့စေလွှတ်၍လက်ခွပ်ရောင်းခိုင်းသူကညီလည်းကောင်း.. နှစ်
ရရှိလေတော့၏.. ..



အမတ်ကြီးလည်း..
အကြောင်းအရာစုံလင်
တော့မှမင်းကြီးအား
လျှောက်ထားပြီးအမှု
ကိုစီရင်လေတော့၏..


ဖြတ်သောမင်းကြီး
လက်ခွပ်တော်.. ရေသို့
ကျသောအခါမြေက..
လက်မခံဝံ့၍.. ငါးကသိမ်း
ထားပြီးထိုငါးကိုတင်၍
သုန်ကရသုန်နှင့်..
လက်ထဲတွင်မထား
ဝံ့၍..

မင်းထံ
ဆက်သရသုန်မှာ
မြေပိုင်ရေပိုင်..
အတွင်းရှိသူတို့
သုန်.. အရှင်ကျွန်
သာဖြစ်ချေသုန်




သို့သော်လည်း
လက်စွပ်တော်ကို
တံငါကဆက်၍ရပြီး
သည်နောက်ဘုရင်၏
လက်သို့မရောက်
မဲပျောက်ချင်..

ရှင်ဘုရင်ဌ်..
ဘုန်းသီလမရှိ..
ထို့ကြောင့်လက်
စွပ်၏တန်ဖိုးကို
တံငါကားဘုရင်က
ပေးရမ၏..



ထို့မှတစ်ဖန်..
လက်စွပ်တော်သည်
သတ္တဝါမျိုးစုံထံသို့..
ရောက်ပြီးမှမပျောက်
မဆုံးဘဲ..ရှင်ဘုရင်ထံ
ရောက်လာရမိန်
ချေသည်..



တရားကျမ်း
ဂန်ဌ်သူတော်ကောင်း
ဥစ္စာကို..ဧကရာဇ်လဲ
မနုတ်..မီးမှာပစ်လဲ
မခြစ်..ဟူ၍ပညာ
ရှိတို့ဆိုစကား
ရှိခဲ့ပါသည်..

ဒါရှင်မင်းသည်
တရားစောင့်ထိန်း
တော်မူသည်ဖြစ်၍
ရဟန်းတော်ကြည်ညိုသည်
ဖြစ်သောကြောင့်..သုး
ကြိမ်တိုင်လက်စွပ်
တော်ကိုလာရောက်
ဆက်သွင်းရချေသည်






ရဟန်းတော်ကား...
တရားနှင့်လျော်ညီသည်
ဖြစ်၍ ပစ္စည်းလေးပါး...
မပြတ်ကပ်လျှာသင့်
ပါသည်... ..




တံငါသည်နှင့်
ငှက်ခတ်သမားတို့
သည်ကိုယ်နှင့်မဆိုင်
မထိုက်သောအရာကို
သိသူများဖြစ်၍...မင်း
ဘုရားထံမှသော...
ကျွန်ကောင်းများ...
ဖြစ်သင့်သည်..



တရားသူကြီးမှာ
ကြွက်နှင့်တူသည်...
ခိုးသူမှာကျီးနှင့်တူ
သည်..ကုလားမှာ..
ငါးနှင့်တူသည်..ထို့
ကြောင့်ထိုသူတို့ကို
မင်းပြစ်ဒီကယ်ပေး
ရာသည်..

မင်းကြီးလည်းကားရတော်
မူသည်ဖြစ်၍မဟာပညာ
ကျော်အမတ်ကြီးကား..
ဆုလာဘ်တော်ချီးမြှင့်တော်
မူလေ သတည်း...

မြို့



o mw r DV & ...

w pfgv kfu ayu G f . . t i f w e f S
o pyi b p&vaw Gu mi fau mi fe&u av ;
w p&e& w u G f . . t J B u av ; & W p e f n
N B D v p n l n f & e mayu

t u n e D x d n t y e D j r E s f w p O x J
o naex k n D p l f y c i f v k f e f e Y t o u f
a r O r f a u s i f y k e x k b v k o U n a c e u
a v ; a & e D d m p l e Y M u f B D v G y w r d
o m p k n f o U d f e D m r e a e x k M o w u

N y h & s t y e D i a w n n k l j e e s k f
y s n D [i f o D i f & G a & n i f c & w m r a c e
a v ; a & e D Y M u f B D v G y w n k w p a e Y
o k b d b m t p n a u R e k b w u D k p n a u R
N D v k n k l d i f o e n D v k v k a v e e , f
t u D k t p n a u R w k f a c e a v ; a & e D m
o l u a v ; a w G t p m O r e p l M u f B D
r v G y w n k t E k u s n D t p m t p n a w G k
v k p m o k a v e e mayu ' g u k b w m s n v m

w M u f B D v G y k r a u s y b ! ? a y r u
a c e a v ; a & e D k b m s v k e k v n a M m i h
t N w r f t a v e a y ; a e & o w u G f

' D h y n w p h r n a c e a v ; a & e D m N H
x u a y s u b e w , ? r e u f k i f a w n h S
a c e a v ; a & e D t p m q y b i n D & e r f r n
q k e n D u ' g u M m & w u t y e D j r E s u
o e q e n n e m u a y u a b ; r e w G w i n D
r y f p v k f w m a y u ' g u k p t q k M u f B D
r v G y k i b v k t d a c g f k a y u u k D
a w m u f u n f j r i f w m a y u r v G y k a w n h
o w k k e y ; r , b l r & e w n b l q n D O r f
o n a e o v k u a v ; a w e s f y u e t u k a c G
a v ; a w G k m n n D u k D a w m u f u a w n h
p a f a u m i f j z p a e w m a y u G f

' D h y a e m u f w p a e n t y e D j r E s u
a w n o t p n a u R a e u s w k f t p n a u R w m
a y u j r E s v n f n k l d i f o e a & m M u f B D
r v G y k a c e a v ; a w G t p n p m a e w m u k





o 0NDw pâu ni NDv pâu ni fv k t Gv m
 ayth acav ;aw G n f env Gv N at ni
 NDjy;w nayth gw jli &w h h Daw nu fw h
 rv Gfyk, frv kfyeyo w ni Asn rat r&S
 aw ni k pm&S k @&mu ae&Sv m. . t k
 u k h Daw nu fw h v n f o U ara&ED
 u k f w k kau ni fau ni f' k ey;cu mu k f
 ru ckl m&w nv M u f B D i ajynaw ni
 aw nu fw h D n fb m S ajn b eY dâc g f
 r k y w u b G o w h ' D k Y a eY O f p m v m
 pmw k f M u f B D i v k f k t Gv N x G f
 ajy;ae&ND t pm0v i f pm&y eY t p m i w f
 jyw NDacav ;aw G n f w pâu ni NDv pf
 au ni f ao q k k b w h G f t h D w n h S
 M u f B D i o m w k r D v k ' D c s f u p N D
 o m w k r D v k k k ey;r, b aw G &S w n h
 b l v k j y m N D o w k d m p k w G a y O E T p G a e
 x k M w n a y t w j z n f j z n f e Y a w G j m i f v k
 v n v k f w m a q n i f & n o D w n i a & m u t N D J
 ES f a w G v n f y e f y w f a r G h e a t m i f u s
 a e w n a y t h
 ' D k Y w p a e Y S r v G f y w k w S S f c g / k f
 N D M u é n a & n f g u s & m u f n i N D v / M u f
 r B D v G f y k o M u f u a v ; a w G k M ñ h
 N D k u R a e w n a y t h G f t J D c s f e Y J t d f
 a y r S a e w h u h D a w n u f w h i f v n i D J r i k
 y e Y v G f y k, f . . ' D & n f g s u M u f w k f r G
 t j z p f s n w h & n f g g] ' G a w n h ' G y t h u h D
 a w n u f w h k f u a v ; a w G t & r f i , f v G f
 v N g] a & n f g p v n e i f B D S , f S [w b l /
 o w h g v k f a o M & m S j v k j y m N D d â y u k
 j y e f v u b G o w h ' D k Y M u f B D a & S S
 M u f u a v ; a w G pâu ni NDv pâu ni fw pf

zw zw éyo o GM w nu k j r i f a w n h S M u f
 r B D v G f y k a c G a v ; a w G v pâu ni ND
 w pâu ni fo h & S S a o q h G w n u k y e f r i f
 a , n i f n o w h a c G a v ; u k o m o r D s f
 u k t s f r p m t E k f u s h u k G a v ; a w G i f
 r s n t p m i w N D a o y G i b G & S S v M u f
 B D v G f y k i A s v n f r M n e i f a o q k a w n h
 r , f
 u h D a w n u f w h v n f] t v S b s r E G
 u s w r f a y t h r v G f y k, f . . } r M n e i f e Y J
 M u f B D v G f y k n f M u é n a & n f g Y o
 q h G e Y D N y k & S f y S B D i M u f B D
 w k m t r d k a c G a v ; a & E D k d m p k e m
 r e Y J a j r j r k f v k b w h G f . . /
 t J D c s f u p N D N y k & S f y S B D r j r E S f
 v n f b n o w h g S r a r G l y J w p O D
 w n f o n a e x k b G o w h G f w u , f a w n h
 M u f B D m a c G a v ; a w G a y o e m M i f
 e n f p n e m w f a w G m & r , h p m r d d r d m p k
 t a & u M ñ N D u p u f w h w f a w G i N D
 r v k b i f w n v k t w h w G f . . o w k d m
 p k w G n f t j y p j y e f n f a y ; q y b G
 & N D e n i . . /
 o m w k r D v k & y j i f u a v ; u ' g g
 y u G f . . /
 0#f k w n v n f w w f w h b a b n & S v k . .
 u k h a p w e m u t u s a y ; w w f w n h ' D j i f
 u a v ; u M ñ N D t s n t u s p D G y s i p D a m
 y s i p D a m m i f b , f a w n h S v k & b l a e n i . . /
 a r w k & m a & S m N D M i e m k o e m w w f
 w h m o r D a v ; a w G z p M y g a p v k . .
 o m o m r D D v k w
 O D D a e B D a t n i f v h b m m)







အပြန်အလှန်

အင်္ဂလိပ်စာ • မောင်ဘို | စောင်ထွင်းကြီး | သရုပ်ဖော် • ကံကောင်း

တစ်ခါက ရွာတစ်ရွာတွင် ဘာမဆို အကြောင်းပြချက် နှင့်မှ လုပ်တတ် လော ဦးစိန်ရောင် ဆိုသူရှိ၏။ ဇနီးသည် ဆုံးပါးပြီး သမီးအပျိုလေး မနွဲ့နှင့် နေ၏။



မနွဲ့သည် တစ်ရွာတည်းနေ မောင် ဇော်နှင့် မေတ္တာ မျှနေ၏။ မောင်ဇော် က လက်ထပ်ခွင့် တောင်းရာ မနွဲ့ က..




အဖေ တစ်ခု သမီးတစ်ခုပဲ ငြိတော အဖေဆီ လာတောင်းလျှော်၊ တကယ် လို့ အဖေက သဘောမတူ တူးဆိုရင်တော့ ရှင် နောက်ဆုတ် ပေးပါ ။
ဟုဆို၏ ။






မောင်ဇော်လည်း လူကြီး မိဘများကို
ခေါ်၍ သွားတောင်း လေသည်။



ဦးစိန်ရောင်က မောင်ဇော်လက်သမား လုပ်
သည်ကို သိပြီး သဘောမတူနိုင်ဖြစ်နေ ၏။
ငြင်းမည် စိတ်ကူးထား ၏။ သို့သော် အကြောင်း
ပြချက်မခိုင်လုံလျှင် မိမိသိကွာကျမည် ဆိုပြီး
စာအုပ်ကလေး ကောက်လှန်ကာ မောင်ဇော်
ကို မေးလေသည်။


မင်းဘလုပ်သလဲ



ကျွန်တော်လက်သမား
လုပ်ပါတယ် ဦးကြီး ...

ဒီလိုဆို မဖြစ်ဘူးကွ မင်းဗွတ်ထား
“ဦးဦး ဒေါက် ဒေါက် မစားလောက်” တဲ့။
“ဆောက်တို့ ခါးကုန်း မယားမုန်း” တဲ့။
ဒီတော့ တစ်ခြား အိမ်ထောင်ဘက်ကို
သွားရှာပါ။

ဟုငြင်းလိုက်၏။




မောင်ဇော်လည်း
ခေါင်းငိုက်စိုက် ကျ
သွား လေသည်။






ဦးစိန်ရောင်က မိမိ အလိုးအကား ပြုလော့ စာအုပ်ကလေးကိုပြန်ထား ရန် ဘိန္နဲ တံခါးကို ဆွဲ ဖွင့်လိုက်၏။ တံခါးက စရွေးကိုက်ပြီး ကြွပ်နေ ၏။ အား စိုက် ဆွဲလိုက်ရာ တံခါး ရွက်အိမ်နိ များပြီး နဖူးကို ချက်မိကာ ဦးစိန်ရောင် ဖယ်ပိုင် လဲကျ လေ၏။ နဖူးကလည်း လက်ဝှီးဆုတ်ခန့် ဖုသွား လေသည်။



ထိုစဉ်.. မောင်ဇော်က ပြေးပွေ့ပြီး လက်ဝှီးချင်းပွတ်ကာ နဖူးပေါ် အပူ ပေးသည်။





နှာရှုလှူး ဖွင့်ပြီး နှာခေါင်းဖွာတော့ ပေး ၏။ ဦးစိန်ရောင် သက်သာသွား လေသည်။



မောင်ဇော်က ဆောက်တစ်လက် ရှာပြီး တံခါးရွက်ကို လှီး၍ ကောင်း အောင် ပြုပြင် ပေးလိုက် ရာ...



ဘိန္နဲ တံခါး အဖွင့် အထိတ် အဆင်ပြေသွား ၍.. မောင်ဇော်အား သဘောကျသွား ၏။






CARTOON ပေါက်က သုတ်ပေါ်သုတ်...


မိုက်ချပ်ကြီး ကယ်လာရီဆင်းတော့

ဂျပန်တို့
ပုလဲဆိပ်ကမ်းကို
မိုးကြဲ တိုက်ခိုက်ပြီး
ကုန်းသုံးဆယ်စတုရန်းပေ
မိုက်ချပ်ကြီး
ကယ်လာရီ ဆင်းတော့
ဖက် ဒါဇောရီကန်
ပေယာဉ်များသည်
ဂျပန်တပ်ကို တစ်ပြင်
ချေ ဖျက် နှိပ်ပြီး တာဝန်တည်း
မှာပင် ဖြန့် မှာ တောဝင်ခွင့်ရှိ
ဂျပန်တပ်များကို
မိုးကြဲ တိုက်ခိုက်ခဲ့ကြ
လေသည်...



မိုက်ချပ်ကြီး ဆင်းတော့တာ
ဝင်တိုက်ပေယာဉ်များကို
ဖမ်းငါးရင်း တိုက်ရိဒ ယူ
အာမည်တပ် စာမှန်ကောင်း
ဖက်...

ထိုအချိန်တွင် လှပန်တို့သည် ဖိလစ်ပိုင် ဒုတိယ၊ ဒွါ၊ အာရှတိုင်းနှင့် ဝက်ပူ၊ ဗိုင်းငို၊ အား၊ သိမ်းပိုက်
အား ငြိမ်း အာဖရိကန် ဗြဟ္မာတစ်ခုဖြစ်သည်။ အာဖရိကန် ဗြဟ္မာတစ်ခု ဖြစ်ပြီး သိမ်းပိုက်ထားကာ
ဗြဟ္မာတစ်ခုလုံးကို ကျူးကျော်သင်ရာ ကိရိတ်မြေမှစ၍ ဖြစ်နေပြန် ပေပြန်။



မျက်နှာပြင်ကြီးချင်း နော့ထု၊ ဖန်ပေတယ်ဖေတော်၏ အင်အားမှာ တစ်ရာကျော်ရှိလေနှင့် ပေအား ငါးဆယ်သာ
ရှိသော်လည်း ပေကြောင်းတိုက်ပွဲသမိုင်းတွင် တစ်ခုခုဖြင့် ပြောရာ မျှအောင် အောင်မြင်ခဲ့လေသည်




ခင်းကျွေး၊ ဝါးသစ် တိုက်ပွဲတစ်ခု ထိပြီး တိုင်းလေယာဉ်အစဉ်ပစ္စည်းများ ရရှိစေရန်အတွက် ပင်ပန်းတကြီး အင်အားထုတ်ကြိုးပမ်းရသည်။။



တရုတ်အပူပေးစနစ်များကို တောထဲသို့ လေ့လာပြီး လျှပ်စစ်ယာဉ်အစဉ်ပစ္စည်းများ မှ မော်တော်များနှင့် အပိုင်းအစများကို သယ်ဆောင်ပေး၏။

လေယာဉ် အတွက် အီဂျစ်ကမ္ဘာ့ အမြင့်ဆုံး တောင်တန်းများကို ဖြတ်ကျော်ပြီး အနိမ့်ယာဉ် သယ်ဆောင်ရပေသည်။။



ပုလဲခိပ်ကမ်းတိုက်ပွဲကာလ ၎င်းပေါင်းကိုးဆယ်စာတွင်း ဘုန်းတော်ထောင်တိုက်ပေးယာဉ်စာနဲ့ သူပုန်
ရန်သူလှပန်ဇာဟကို နှစ်ဆယ်စာချိုးတစ်ယောက်နှုန်းဖြင့် မဲညီမဟာတိုက်ပွဲဝင်ကြရလေသည်။



ဟက်ဒက်ဒယ်မ်းမာပိုယောက်သော်ပုပု
မှိမိယာဉ်တစ်စီး မှုကစီး
ဆိုးညိုဒွားရယော့ကို လှပန်
ယောဉ်အစီးနှစ်ဆယ်ကို
တိုက်ခိုက် ယူကမ်းနိုင်ခဲ
သည်။

မှိမိတိုက်မှ ယောဉ်တစ်စီး
ကုဆုံးဖြဲဆို ယင်လှပန်ဇာဟ
ကိုးဆယ်နှစ်ယောက်ဖြူကုဆုံး
ကောင် ပွဲပွဲစွဲစွဲတိုက်ပွဲ
ဝင်ခဲဖြဲယေသည်။



၇၂ပန်တို့သည်
မြန်မာပြည်အဝေးပြေး
လမ်းမကြီးကို နှိုးနှိုး
ကြိုးပမ်းနေစဉ်။



အမြန်ဆုံး ဖမ်းဆီးရန် နှိုးနှိုး
ကြိုးပမ်းနေစဉ် အမြန်ဆုံး
ကျော်လွန်နိုင်ရန် နှိုးနှိုး
ကြိုးပမ်းနေစဉ်။

၇၂ပန်တို့သည်
တစ်စီးမျှမျှ နားလုံး
မီးတောက်ကြီးများထဲတွင်
ဖက်စီးကျော်ကြားနေသည်။

ထိုနောက် ပေးဆပ်၍ ဘိဇ္ဇာရိ အကြာတွင် ဂရိ ကုန်ကြီးကို ဝမ်းကြွစွာ လှည့်တိုက်ပေးကာ ဘယ်၍ စီးကို ဆင်းစေ့၍ ဖမ်းတိုက်ပေးကာ ဆက်၍ စီးက ရွှေ့ပြန်လျက် ချင်ပေးပေးပါ။






ကယ်လာဂျီ ညွှန်ကြားရေး၊ သစ်ငယ်စိုက်ပျိုးရေးနှင့် သစ်တောရေးရာဌာနမှ ဦးစီးဌာနမှူး ဦးစောအောင်
ယုယုအောင်၊ ဝန်ထမ်းကဏ္ဍမှ ဦးစောအောင်၊ ဝန်ထမ်းပညာရေး ဦးစောအောင်



ဝန်ထမ်းကဏ္ဍမှ ဦးစောအောင်
ဦးစောအောင်၊ ဝန်ထမ်းကဏ္ဍမှ
ဦးစောအောင်၊ ဝန်ထမ်းကဏ္ဍမှ
ဦးစောအောင်၊ ဝန်ထမ်းကဏ္ဍမှ
ဦးစောအောင်၊ ဝန်ထမ်းကဏ္ဍမှ
ဦးစောအောင်၊ ဝန်ထမ်းကဏ္ဍမှ
ဦးစောအောင်၊ ဝန်ထမ်းကဏ္ဍမှ



ကယ်လာဂိုက ဗိန္ဒုဒေါသ သင်္ဘောသားကို ဆယ်ချီထိုးသတ် ငြိမ်းချမ်းယူလိုက်ပေးသည်။



လက်စိတ်မှပါက
လက်စိတ်ဆိုင်ခရောက်ထပ်
ဆယ်ချီထိုးသတ်ရန် ကယ်လာဂိုက
ဗိန္ဒုဒေါသအား သင်္ဘောသား
လက်ဝှေ့ချစ်ပီယံက ငြိမ်းယူပြီး
ကယ်လာဂို၏ ဂုဏ်သတင်းသည်
တက္ကသိုလ်တစ်ခုလုံးပျံ့နှံ့သွားတော့၏။



ထို့နောက် ကယ်လာဂိုက
ဆိုးပွတ်ခံစားရောင်းသားများကို
စာအုပ်ကြားရန် ဆရာ အဖြစ်
ပြုလုပ်ပေးပြီး နောင်မြန်မာ
အုပ်ချုပ်နိုင်ခဲ့သည်။






ပထမကမ္ဘာ စစ်ကြီး ဖြစ်ပွားစဉ်က အင်္ဂလန်နိုင်ငံ ဝေဖန်ရေး ဘက်




စစ်ကြီး ဖြစ်ပွားစဉ်က အင်္ဂလန်နိုင်ငံ ဝေဖန်ရေး ဘက် ဝေဖန်ရေး ဘက်



ဝေဖန်ရေး ဘက် ဝေဖန်ရေး ဘက် ဝေဖန်ရေး ဘက် The Role of Defensive Pursuit ဟူသော စာတမ်းကို ဖြစ်ပွားစဉ်က ဝေဖန်ရေး ဘက်


ယူ.စာသက် ၄၆ နှစ်အောက်တွင် နားစားကြား ဖွင့် ယုဒိဒ္ဓါ မပြည့်စုံသော ဂျူးလော့ဒါထက်အကျိုး များစွာက ယူ.ကိုတပ်မြဲအနားပေးလိုက် သည်။ သို့သော်ယုဒိဒ္ဓါအတွင်း မှာပင် တရားဝင် အခြေချနေထိုင်ခွင့်ရရှိရန် လေ့လာပုံစံက နှစ်ပေးအကျိုး ဖြစ်လာခဲ့သည်။



၁၄၁ ဇွဲကသီတွင်အစောင့်ကန်
ပြောသော ချီး ဖေယာန်ကွင်းများသို့
လှည့်ပတ်ကာ တစ်လမျှ
ပေါင်တစ်ရာ နှစ်ဆယ်ဖြင့် အတိုင်းမှာ
ဖေယာန်တစ်စိစပစ်ချနိုင်ခဲ့ပြီး
ပေါင်တစ်ရာသုံးမပါဟု ခြေပြောပြီး
ဖေယာန်များကို ယူ.တပ်သို့ ဝင်ရန်
တိုက်တွန်းပေးသည်။



ချင်းစော့ထူးသည် တစ်ပြည်တွင် လေ့ရှိကြောင်းဖြင့် ဂျပန်လေယာဉ်များကို မည်သို့ ပြန်လည်
တိုက်ခိုက်ရမည်ကို သို့မဟုတ် သားများစား သင်ကြား ဖွဲ့စည်းခဲ့သည်။




လများမ ကြာမီချင်းစော့ထူးသည် ထိုပင်တိုင်ဘဝ လေယာဉ်များကို နှစ်ဆယ်ပွင့်တစ်သက်
ခန့်ဖြင့် ကမ္ဘာကံ့ ဖြုတ်တစ်ခဲ ဖြုတ်သည့် အတိုင်း အတိုင်း ဂျပန်လေတပ်ကို ထိုးနှက်
တိုက်ခိုက် သော လေကြောင်း တိုက်ပွဲများ ဆင်နွှဲရန် လွှတ်ချက်ပေး သည်။



ချင်းနော့ထု၏ Flying Tiger လေယာဉ်တပ်သည် ဘုရားရှင်တို့၏ အမေရိကန်တပ်မဟော်
သို့ ပြောင်းရွှေ့ကာဝန်များထမ်းဆောင်ခဲ့သည်။ ချင်းနော့ထု၊ ကိုယ်တိုင်ကမူတရုတ်ပြည်ရှိ
တပ်ရင်း ၁၄ လေတပ်မဟော် တပ်ဖွဲ့အဖြစ်စာမျှတစ်ဒသသည်။



မိလ်ချာပဲလ်ဗီး ကယ်လာဂီ ချင်းနော့ထုကား ပုလဲဘိဝကမ်းအဖြစ်တို့ အနွှာ ယ်များစွာ
လုပ်ငန်းများကို ဆောင်မြင်စွာချေမှုန်းခွင့်ပေးမိလ်ချာပဲလ်ဗီးတစ်ဦးဖြစ်လေဟော့သာပါး



[&S&Sv kfu w klfyn fw pfyn f n u \$y&d w fw pax ni fu h dESHgy nao mx
 t kctxfi fv k'aw nfw h b &i B Dv p'ygew f r i fx kfu hE0au Rar Gho mau szlr snjyk h
 &Qh w h G f o ew &Qh h cgx Dar Gef b fw , fw h ' D h u Rar Gho m o ' gy & m
 ar G u t Neb maw nfw x Gefu m w m h Br w f a M ni n n few hu ni few jr w aw G a* gy g
 B Daw G mo w h h kctxfi fv kf , h &i f v u kpmfv M w may G f
 w p'yg&zh w G f t c s f c s fw kfi E D E M D ' g M ni n n f u \$ ay g f k h kfi M D
 &Sb &i a&G s fy B Du kcr fem p Du s fy M a* gy u h Gajy M w , av /
 o w h G f] r w h a q Ga* gy o i f mu kfw h \$

r Br w B Daw G &Sb &i a&G G h h fo l t ay g fu hu Rar G ne w m M my G Du szl
 jyn b maw Gy w a&nu z h w h c o w h &Sf w & m B D \$ gy , f' g M ni fu kfw hu szl
 b &i a&G B Du s fyw h e& m q D h saw G k q yf g h t o i f t b , fu p d S u t n D h g
 t kctfw hu \$ i f [mu \$ m w p & m N B M D o e n f / u kfw h q ni & G ay ; y g n f [k j y m
 a&nu &S no w h x h \$ i f [m An& n P o D M w , f
 jyn &S E G au sni fo m a* gy u k apri f ' D c g h E G au sni fo m a* gy u ' D h
 M n h a o mu \$ i f j z p b w h G f ajny w h

a* gy [m E G au sni f a i fu \$ i f E S v u G] au ni M D w h a q Gu kfw mu R E G ?





v , f mu k v k&scsri fr&so nw kfjn f
r Sv t rsmu kt k&sfifv kv kv , f [k
ajmv k fw , f

t JD cgu saw nnu \$ dif mu \$ aygf
u k k&scsri efapNDi fr&so nw kfjn tu k
&scz G w du \$ v pf kf m' D k&sfifv ef&i fESH
ri fr&so w kfjn fw pfjn tu ko Gaw G w k
t JD&sb &i b pfa&scs hew k&sfifv kfjn
aew mu \$ dif maw G k b w k G f ' G Y
u \$ dif ma*gy x b k&scsri ajmv , f

]t &sa*gy t &sv k&sfifv mri fr&so k
w kfjn aw GND o if JD kfjn b Gv kv
u o i k dfaeao mu k&scsri smu kv k&sk H
jyef yfg o i fu Ogk dfv k&sfifv v G D
ao maw ni fu k&sfifv k&scsri Daw mi fx Oi hew G
t &sb k&scsri t q kv kfjn tu kv k&sfifv ni fg
rn f] k kv w , f

a*gy u v n fu \$ dif ajmv v k&scsri mi f
k&sfifv k&scsri Daw mi fx Oi hew w k&sfifv D cgu
aw ni fx Oi hew k&scsri u u \$ dif ar;
w , f

]t k o i a*gy o i fri f jzpb Gw k cg
u k&sfifv k&scsri \$ g&mi w G fw p&scsri k&scsri w pf
au ni fu \$ dif p&scsri nau Rar G&r , f k&sfifv jk
E k&sfifv v mq k&scsri a*gy u v u k&scsri w k
u G f

u w d k n f&a&mu \$ aygf maw ni f
r k&scsri u y&scsri k mw EG aw G k k&sfifv k k&scsri D
w pf k&sfifv n f y&scsri efv n&mw p&scsri k&sfifv ph
c&D&scsri fr k&scsri kfjn tu k&scsri mu fr no w k G f

N&mu fw meY \$aw G m a*gy u k
eefOD&scsri Zyv i f k&scsri w i k m&scsri k w k&scsri k&scsri o mu f
r k&scsri w n r k&scsri w aw G m a*gy u k aw G
jri M N D k&scsri p&scsri q ; M w nay G ' D cgu
b k&scsri jzpk k fw k v u k&scsri mu k aw G w meY
a*gy u k k&scsri f jzpfw i ajr k&scsri fu k M -
o w k&scsri b k&scsri k&scsri w aw nnu \$ r fri fw k G f

t JD \$ r fri f] meefw u k&scsri v meY u \$
t aygf fu k&scsri w k&scsri ac:NDu k&scsri w G w k&scsri D
au Rar G w k&scsri ' G y&scsri k&scsri u nv n&mw n&mw
u k&scsri G au mi h&aw G v sm nw nay G aemu f
w jzn f jzn feY en fv nv k fw m u \$aw G
i w f k&scsri ac&scsri fygv nw k x dzpfu k&scsri h&aw k&scsri

u \$aw G mv n f i w f k&scsri f i fab ; eYaw G
aw nnu k&scsri M w nay G G f u \$aw G w f k&scsri ND
rau k&scsri eyjzpfu mu \$ difu k&scsri k&scsri M o w k&scsri D
t cgu \$ dif mu \$ r fri fu k&scsri k&scsri p&scsri k&scsri m f
k&scsri k&scsri m f k&scsri ND b k&scsri k k&scsri G aw G w k&scsri

]b k&scsri k&scsri D ck u k&scsri w kfjn k u k&scsri D
ao mae&scsri naw k&scsri mw , fo k&scsri scsri Qy&scsri k&scsri ; OD
r , f] k&scsri q k&scsri m b k&scsri f n fav n&mw ro w E k&scsri f
b J r k&scsri w aw G k&scsri k&scsri d aq k&scsri k&scsri smESHaw k&scsri f
cP jyef n f] k&scsri k&scsri m aw ni f k&scsri k&scsri ND
aw ni fx k&scsri k&scsri O i hew w k&scsri D cgu saw nnu \$
t aygf] m , ci f w k&scsri f aw ni fu k&scsri k&scsri w b D
E k&scsri f c&scsri ND y i fr , b r k&scsri k&scsri mx J y p&scsri k&scsri k&scsri b w k&scsri

u G f a*gy [m a&scsri x k&scsri k&scsri b O ajmi f ND
a&scsri y&scsri k&scsri jzpb k&scsri o w k&scsri G f

v i fo u k&scsri f





]' DeY i faeau ni f&W m}

o DeDi k M n NDeu ar;v k fgv, ? w h

w u , áw nb ZeDi]w D Ða&nt g n fyg

aysu éNv G fu b zN n fcu fw k&nt ayg

zeu o ZeDi k M i émt jyñ éY jy k&S y

w , f

]au sZi w i fgv , &Sfu kfu k&é k fw h

t w G áu sZi ygv k ZeDi av o H[w [

eá jyn&S ygv , f

zeu o ZeDi k s fu lr éé k au ni fq k

aq ;q &nu hi NDu k apygv , f t JÐq ;

q &nu aw nh c&é Di fv kcygv , f aq ;

q &nu o ZeDi k ho c&pp áq ;ND* &w pd f

u k ygv , Paemu áw nnaq ;q &nu zeY k

ac:NDajynjygv , f

]ci Asnr dfr &W a&nt g k aysu áat ni f

u k&f , hen fv rf w p&y áw nb , fo L

u éfr na&;rau ni fv éyr , h u k&á jmw h

en fv r feY nu &i f aysu f éao c&sw , f

]t hÐn fu aw nh pmu av ;t au ni f

w p&n&h c g faw G k w NDaq ;ò eft w k f

aq ;azn&y g , ? NDaw nnaemu k yb k&u f

u ae?c&é S&u f x f mu av ;aw éw D&é u f

u hu fygu k&á jmw h w kft w d u s k f

yg hgy k&á w nh k&u k&b ;b Di fv u k u f

u w n fu u s b k&u k&aq ;en fygt hÐq ;

u o v fu hu ni fw hq ;y k&é :a&nt :a&nt :a&nt

&i fa&nt g o c&aysu f éy g J ' g&yr ho w d

x m&r éu ci Asnt aeY pmu av ;t au ni f

w p&mw w d &at ni érf&v dh, ? w p&m

w w v Jw páu ni f év éu k&á jpb I}

' éw nh i fy éjzpb lze f no ZeD&h&nt g

aysu ápc s fv éw k&pw eneY é éz fo r m

q D éND pmu av ; t au ni fw p&mw w d

0, f b hgy , f prav éi k&á j d éaw nh pmu



av ;aw G t jyñ h M yfyg J ypdypācēq G
cēq GYpāeM ygv , f t JD kēq Gcēq G
jzpāew mu ae&w mu OM yf kēpEkb v k
o lw h o w āw nh , t h no &v h * P S
r Ndōw mv n fjzpEkfygv , f

] ' pnu av ;aw G b nv kfv h y ze&w
ZeD ar ;v h fygv , f }

] aq ;q &nu aq ;ò efv h v h G rif
t w G f x lazmpy&r , faq ;en fau mi fyJ
' pnu av ;aw GY i gv hq ;aznM r , āv /
rif&W o u tū h , fw i z h ' Dn fv rfw pf
v r fy &S w nh mu Caq ;u h efr eāznM Djr ef
jrefv h &r , p t cēb yf &S w nh }

zefu o ZeD k t mw u b a&m ajym
ygv , f

][i h i f...rv k&b !? rv k&b !? pmu
av ;aw G h w nh o w ND aq ;razn&b !?
u Rft o u &S z h w G f ' pnu av ;aw G k
o w f , t h mr jzp b !? t jzpf c Ekb !? o l
w h h w &r S q h i fū RfyJ t ao c h h f
aw nh , ? ro w ē x en? pmu av ;aw G k
ro w fygey v h ZeD zpb lu t y&n x u ae
acg fax ni ND jnygv , ?' D w nt zefv Jb m
v k&r Sfr o jzpb G aw nh nayg

] &Sū Rfu h u , t p f w , t h i f u Rf
ajmw h w h fyv kfyg t h Dv h f dū k z Gh
v h fyg ND aw nh pmu av ;aw G h v W āy ;
v h fyg u Rf ' D&nt G yao &i āw ni fo u f
ao mi h u b ny Jao y G ap? t u b h ē Yr
ao y Gapey

zefu b nv k&r Sfr o dw nh p o [m
av h f dū h w n pyk d b G ND av h f df

u k z Gh mp mu av ;aw G h v W āy ;v h fyg
cēq GYpāeM ygv , f t JD kēq Gcēq G w , ?' D w nh pmu av ;aw G n f cēh h āw G
&S m [h .t a 0 ;u h h h ajy ;o G M aw nh
w nayg w p t h h i faw ;o ND aw nh w ni fy h
o G M ao ;w , f o w h r snt o u āb ;u

v G h j r mu t G h v h r fo no G M ND ayg G f
aemu f o yf M ni &u fy h fr h y J zefu aw ni
[mt d&nu x Ekf v nh ygv , p o [maq ;
rao mu fy h y emv ek v nh D p ygv , f r w f
aq G w G aq G h m c s faw G v n f t dū h
a&nu h r h ND Or fo ni m& pu mp jr n h m
ajym ygv , h k h x i f h y j efr e q e q ef
h D j yef n faeau ni fv mw mu h t h Or f
o nh w nayg o h &nt y h aq ;u k h &aw nh
w h a&nt g env ef x Ek h āw nh h a&nt g h
o h m M w mu h

caw nhv w h fays h h h h e M y g ND' gv i f
u aemu h v p E s f h aw nh zefu aw ni m
o mā , mu h nav ; w p ā , mu f ar h h h g
w , f u av ;av ;u o ef mx G h h h ND s f
p&nav ;y g

t h ajym p&nau ni fv mu aw ni u av ;&W
v u h r ni E s z u f h ar h h y g r h h u av ;
aw G y mygv , ? t JD r h h u av ;aw G h
ao ao c h h h M n h , t h i f pmu av ;y k
av ;aw h zpāew mu h x h x h j c m j c māw h y g
o w h G f .

] e i h o u h v p t y W f i h o u t , f
c y W f v h av ;w h j y m w w M w h pu m
[mt r h y g v mā eni . /

z h h at mi f i v , j





ဖြတ်ထိုးဥာဏ်

ဝန်းချို
မျိုးညွန့်ဝင်း

တစ်ခါက ရွာတစ်ရွာတွင် ဖြတ်ထိုးဥာဏ် အလွန် ကောင်း လောလယ် သမား တစ်ဦး ရှိလေသည်။



တစ်နေ့ သူသည် ခွားဝယ်ရန် အတွက် ရွာတစ်ရွာသို့ ရောက်သွားလေသည်။



ဟာ... ဒါ...
လျှိုကန်ရွာက... ဖြတ်ထိုးဥာဏ် အလွန် ကောင်း တဲ့ လောလယ် သမားပဲ ပွဲ ဆဲက ဆရာကြီးတွေဆို သတင်း ဖို့ဗွဲ

ထိုကဲ့သို့... သူတို့ကိုယ်သူတို့ ပညာ
ရှိသူ ယျာဓိကားသူ သုံးဦး ငြိလေသည်။
ပညာ ဖြစ်ရန်လည်း အလွန် ဝါသနာ
ရှိလေ၏။




ဟေ့ ကောင်လေး
ဒီအောက်ကော့နဲ့
ဘာဖြစ်လာ
တာလဲ



ဟို... ဟို
ဆ... ဆရာကြီး
တို့ကို ရွာစရာ
ရှိလို့



ရွာလေကွယ်





ဆရာကြီး တို့
ဟိုဘက်က ကိုဦးဥဇာတ်
ဆိုတဲ့ လယ်သမားကို
ကြားဖူးတယ်
မဟုတ်လား

ဟေ့... ဒီလောက်
နာမည်ကြီးတာ...
ကြားဖူးတာပေါ့
ဘာဖြစ်လို့လဲ



ပညာရှိ ဆိုသူ သုံးဦးသည် လယ်သမား ဖိုးဉာဏ်
နှင့် ဖြစ်မည် ဟု အစီအစဉ်ကို ဆွဲကြံလေသည်။





လှိုင်လေး ကလည်း ဣထဲဆို ကမ်း ကတန်း သွား ပြီး


ကတဲက...
ဒါက... ဦးစွာကို
မောင်ဒွမ် များ ခင်ဗျား
တို့က ပညာရှိ သုံး ဦး
ဟိုဘက်ကွက် နဲ့ ဘာသာဆိုတဲ
လယ်ဘေးကို ပညာခမ်း
မလို့ တဲ

ဆန္ဒရှိရင်
ဗွာဖြင့် ဖွက်ကြည့်လို့
ရတယ်နော်....



ဒါဆို သွားကြည့်
ဦးမယ်

ငါတို့လည်း
လိုက်မယ်နော်



လူသား များလည်း ဗွာဖြင့်ဆို
ဟိုဆီလိုက် ဟိုဆီလိုက် ဝှက်သွား
ကြလေဇာ



လညာရှိ သုံးဦးတို့ လယ်ယာမှာ နှင် ဆို မိလှ လေရာ....

အခုလို တွေ့ရတာ ဝမ်းသာ ဟိုတယ် မောင်ဖိုးဥဏ်

လှက်ကဲ! အပြန်တော် လည်း ဝမ်းသာပါ တယ်



အေးဇွာ အခုလို ခြံ ခြိုက်တုန်း မင်းတို့ပါ မေးခွန်း (၃) ခုမေး မယ်... မဖြေနိုင်ရင် မင်းဝယ် လာတဲ နွားခွံ ဝဲတော့ လေးဘက်တောက်ဖြိုး နီဂွေက ထွက်သွားရမယ်

မင်းဘက် ကလည်း ဘာကောင်း ဆိုမလဲ ကောင်း ဆို ချ် ရတယ် လာ လာ



အပြန်တော်ဖြေ နိုင်ရင် ဆရာတို့ သုံးယောက် အပြန်တော်ကိုစမ်းဖြိုး ဖွဲ့ အထိ လိုက်ဖို့ ရမယ်



ကောင်းပြီ ကတိ
တည့်ရဲ့အဖေ
နော်

ဒီဆီ
မေးလို့ရတဲ့...



ဒီကမ္ဘာကြီးရဲ့
အလယ်က ဗဟိုဟာ
ဘယ်ဒိုးမှာရှိလဲ


လယ်သမား : သည် ချက်ချင်းပဲ
သူနွား : ဘယ်ခြေထောက်ကိုရာသို့
ကြိမ်လျှံဖြင့် ညွှန်ဖြလိုက်သည်

ဒီနေရာမှာပဲ
ခင်ဗျာ အတိ
အကျပဲ




ဟိုက...

ဟဟဟဟ



ဒါဆို ဘယ်လို
ခင်ဗျား သက်သေ
စရာမလဲ

ဒါလား
ဟဲ့...ဟဲ့ ဂျာပန်တွေ
တာ မယုံရင် ခင်ဗျားတို့
တိုင်းကြည့် ဖြစ်မှဆက်
ဖြောင့်ကလေး



ကျွန်ုပ်




ဂျာဿားများ တိုင်းရယ်ကြသဖြင့်
စကား ဖြောင့်ပုံကာနောက်ဆို ဆုတ်
သွားဇာ။




ဒုတိယ ပညာရှိ ဆိုသူ ဝင်လာ
ဖြင့်သည်...

ဒါမေး တာကို
ဖြောင့်ပေတော့



ဒုတိယ ပညာရှိလည်း ခွာသားများ ပိုင်းဂုယ်သဖြင့်
ပြန်ပြန်နှင့်။ ဘေးဆို ကပ်သွားလေ၏။





မိခင်ပါအား
ဆင်ယင်ပေးရန် မုတ်ဆိတ်ကြွေးလှော
ကျပ်နွား အဖိုးကတိပေးလှော
ကစားစဉ် ဆွဲခွာတံ ဖြီး
ရေကြည်ပေါ့

အရှေ့အတွက်
အေးအေး ကျပ်နွားတယ်
ပေါ့

ဝတ္ထုသားများက လယ်ခင်းမှာ
အခြေကို သဘောကျကာ ဝိုင်းရယ်
ကြသည်။ ပညာရှိ (၃) ဦးတို့မှာ
ဘာမှ မဖြောင့်ဘဲ ခေါင်း
ငိုက်စိုက် ကျဆွားလေတော့အောင် -





ပညာရှိတို့ မှာ အလွန် ခြောက်
 ရာသွားလေတော့ သည်။"



ရာသွားများ လည်း ပညာရှိ ဆိုကာ မာန်တက်နေသူတို့
 လယ်သမား ဒီက ထမ်းဖို့ သယ်ဆောင် သွားသော
 ဇွန်ကွင်းကို ဖြည့်ကာ... ရယ်မောရင်း ဇွန်
 ကျန်ခါ လေတော့ သတည်း။"

အလွန် ခြောက်
 ရာသွားလေတော့ သည်။"